

ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် မလေးရှားနိုင်ငံအစိုးရ
တို့အကြား

ဝင်ငွေအပေါ် အခွန်နှစ်ထပ်မကျသင့်စေရန် ရှောင်ရှားရေးနှင့်
ငွေကြေးပေးဆောင်ရာ၌ လွှဲရှောင်မှုများ
ကာကွယ်တားဆီးရေးသဘောတူစာချုပ်

ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် မလေးရှားနိုင်ငံအစိုးရတို့သည် -

ဝင်ငွေအပေါ် အခွန်နှစ်ထပ်မကျသင့်စေရန် ရှောင်ရှားရေးနှင့် ငွေကြေးပေးဆောင်ရာ၌
လွှဲရှောင်မှုများ ကာကွယ်တားဆီးရန်အတွက် သဘောတူ စာချုပ်ချုပ်ဆိုလိုသော ဆန္ဒရှိသောကြောင့်
အောက်ဖော်ပြပါအတိုင်း သဘောတူညီကြပါသည်။

အပိုဒ် - ၁

ပုဂ္ဂိုလ်နှင့်သက်ဆိုင်မှုနယ်အဝန်း

ဤသဘောတူစာချုပ်သည် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံလုံး၌ နေထိုင်သော
သူများနှင့် သက်ဆိုင်စေရမည်။

အပိုဒ် - ၂

အကျုံးဝင်သည့်အခွန်များ

၁။ ဤသဘောတူစာချုပ်သည် စာချုပ်ဝင်နိုင်ငံကဖြစ်စေ ၊ ယင်း၏နိုင်ငံရေးနယ်ခွဲကဖြစ်စေ ၊
ဒေသန္တရ အာဏာပိုင်များကဖြစ်စေ ၊ စည်းကြပ်သည်ဝင်ငွေအပေါ်တွင် အခွန်များကို မည်သည့်နည်းလမ်း
ဖြင့်မဆို ကောက်ခံစေကာမူ ယင်းအခွန်များနှင့် သက်ဆိုင်စေရမည်။

၂။ ရွှေ့ပြောင်းနိုင်သောပစ္စည်း (သို့မဟုတ်) မရွှေ့ပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းပေးခြင်းမှ
အမြတ်အစွန်းများပေါ်တွင် အခွန်များအပါအဝင်ဖြစ်သည့် စုစုပေါင်းဝင်ငွေပေါ်တွင်ဖြစ်စေ ၊ ဝင်ငွေ
အစိတ်အပိုင်းပေါ်တွင်ဖြစ်စေ စည်းကြပ်သည်အခွန်အားလုံးကို ဝင်ငွေပေါ်တွင်အခွန်များဟုမှတ်ယူရမည်။

၃။ သဘောတူစာချုပ်နှင့်သက်ဆိုင်စေရမည် လက်ရှိ (တည်ဆဲ) အခွန်များမှာ -

(က) ပြည်ထောင်စုမြန်မာနိုင်ငံတွင် -

၁၉၇၄ ခုနှစ် ၊ ဝင်ငွေခွန်ဥပဒေ (၁၉၇၄ ခုနှစ် ၊ ဥပဒေအမှတ်-၇) အရ စည်းကြပ်
သည် ဝင်ငွေခွန်
(နောက်တွင် “ မြန်မာအခွန် ” ဟု ရည်ညွှန်းသည်)

(ခ) မလေးရှားနိုင်ငံတွင် -

(၁) ၁၉၆၇ ခုနှစ် ၊ အမြတ်ခွန်အက်ဥပဒေအရ စည်းကြပ်သည်။ အမြတ်ခွန်နှင့်

(၂) ၁၉၆၇ ခုနှစ် ၊ ရေနံ အမြတ်ခွန်အက်ဥပဒေအရ စည်းကြပ်သည်။ ရေနံ အမြတ်ခွန် (နောက်တွင် “ မလေးရှားအခွန် ” ဟု ရည်ညွှန်းသည်)

၄။ ဤသဘောတူစာချုပ်သည် ၊ ဤအပိုဒ်တွင်ရည်ညွှန်းသည် လက်ရှိ (တည်ဆဲ) အခွန်များ အပြင် သို့မဟုတ် အခွန်များအစား ဤသဘောတူစာချုပ် လက်မှတ်ရေးထိုးသည် နေ့ရက်နောက် စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံက စည်းကြပ်သော ဝင်ငွေပေါ်တွင် ထပ်တူအခွန်များ သို့မဟုတ် အမြောက်အများ အလားတူ ဖြစ်သော အခွန်များနှင့်လည်း သက်ဆိုင်စေရမည် ။

အပိုဒ် - ၃

ယေဘုယျအဓိပ္ပါယ်ဖော်ပြချက်များ

၁။ ဤသဘောတူစာချုပ်ပါ ကိစ္စများအလို့ငှာ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်အရ အခြားနည်းမလိုအပ်လျှင် -

(က) “ မြန်မာနိုင်ငံ ” ဆိုသည် စကားရပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပိုင်နက် ပင်လယ်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ သဘာဝပင်ရင်း အခြေအမြစ်များ ကို စူးစမ်းရှာဖွေရန်နှင့် တူးဖော်ရန်ကိစ္စများ အလို့ငှာ မြန်မာနိုင်ငံ၏ ဥပဒေအရ သတ်မှတ်သည်။ သို့မဟုတ် နောင်တွင်သတ်မှတ်မည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာအောက် ကျရောက်သော ယင်း၏ ပိုင်နက်ပင်လယ်ကို ကျော်လွန်ပြီး ဆက်စပ်သည် နယ်ပယ်များအပါအဝင် ယင်း၏နယ်ပယ်အားလုံးကို ဆိုလိုသည် ။

(ခ) “ မလေးရှားနိုင်ငံ ” ဆိုသည် စကားရပ်သည် မလေးရှားပြည်ထောင်စု၏ နယ်ပယ် များ ၊ မလေးရှားနိုင်ငံ၏ ပင်လယ်နယ်နိမိတ်နှင့် ပင်လယ်နယ်နိမိတ်၏ ပင်လယ် ကြမ်းပြင် (အောက်ခြေခံ) နှင့် မြေဆီအောက်ခံလွှာတို့ကို ဆိုလိုသည်။ အပြင် သက်ရှိ၊ သို့မဟုတ် သက်မဲ့သဘာဝ ပင်ရင်းအခြေအမြစ်များကို စူးစမ်းရှာဖွေတူး ဖော်ရန်ကိစ္စများ အလို့ငှာ မလေးရှားနိုင်ငံက အချုပ်အခြာ အာဏာရှိသောနယ်မြေ အဖြစ် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ ၊ မလေးရှားနိုင်ငံ၏ ဥပဒေများအရ သတ်မှတ်သည် ၊ သို့မဟုတ် နောက်တွင် သတ်မှတ်နိုင်မည် မလေးရှားနိုင်ငံ၏ ပင်လယ်နယ်နိမိတ်၏ ဘောင်အနားကို ကျော်လွန်၍ ကျယ်ဝန်းသောနယ်မြေ အပါ အဝင်ဖြစ်သည် ။

(ဂ) “ စာချုပ်ဝင်နိုင်ငံ ” နှင့် “ အခြားစာချုပ်ဝင်နိုင်ငံ ” ဆိုသည် စကားရပ်များသည် ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်အရ လိုအပ်သည်အတိုင်း မြန်မာနိုင်ငံ သို့မဟုတ်

မလေးရှားနိုင်ငံကို ဆိုလိုသည်။ ထို့အပြင် “ စာချုပ်ဝင်နိုင်ငံများ ” ဆိုသည်မှာ မြန်မာနိုင်ငံ နှင့် မလေးရှားနိုင်ငံ နှစ်နိုင်ငံစလုံးကိုဆိုလိုသည်။

- (ဃ) “ တိုင်းရင်းသား ” ဆိုသည်စကားရပ်သည် -
 - (၁) စာချုပ်ဝင်နိုင်ငံ၏ တိုင်းရင်းသားဖြစ်မှု သို့မဟုတ် နိုင်ငံသား ဖြစ်မှုရရှိသည် ပုဂ္ဂိုလ် တစ်ဦးဦး၊
 - (၂) စာချုပ်ဝင်နိုင်ငံတွင် အတည်ဖြစ်လျက်ရှိသော ဥပဒေများအရ တရားဝင် ပုဂ္ဂိုလ်၊အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ နှင့် အခြားတရားဝင်အဖွဲ့ တစ်ခုခု၊
- (င) “ လူ ” ဆိုသည်စကားရပ်တွင် ပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ လူတစ်ဖွဲ့ သို့မဟုတ် အခွန်ကိစ္စများအတွက် လူအဖြစ်မှတ်ယူသည်အခြားတရားဝင်အဖွဲ့ ပါဝင်ပါသည်။
- (စ) “ စာချုပ်ဝင်နိုင်ငံ၏လုပ်ငန်း ” နှင့် “ အခြားစာချုပ်ဝင်နိုင်ငံ၏လုပ်ငန်း ” ဆိုသည် စကားရပ်များသည် စာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူက လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်း နှင့် အခြားစာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူက လုပ်ကိုင် ဆောင်ရွက်သော လုပ်ငန်း အသီးသီးကိုဆိုလိုသည်။
- (ဆ) “ ကုမ္ပဏီ ” ဆိုသည် စကားရပ်သည် တရားဝင် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် အခွန်ကိစ္စများအတွက် တရားဝင်အဖွဲ့အစည်းအဖြစ် မှတ်ယူသည် အခြားတရားဝင် အဖွဲ့ကိုဆိုလိုသည်။
- (ဇ) “ အခွန် ” ဆိုသည် စကားရပ်သည် ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်အရ လိုအပ်သည် အတိုင်း မြန်မာအခွန် သို့မဟုတ် မလေးရှားအခွန်ကိုဆိုလိုသည်။
- (ဈ) “ အခွင့်အာဏာရအာဏာပိုင် ” ဆိုသည်စကားရပ်သည် -
 - (၁) မြန်မာနိုင်ငံအတွက်ဖြစ်လျှင် ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီး သို့မဟုတ် ယင်း၏ အာဏာလွှဲအပ်ထားသော ကိုယ်စားလှယ်ကိုဆိုလိုသည်။
 - (၂) မလေးရှားနိုင်ငံအတွက်ဖြစ်လျှင် ဘဏ္ဍာရေးဝန်ကြီး သို့မဟုတ် ယင်း၏ အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ်ကိုဆိုလိုသည်။
- (ည) “ အပြည်ပြည်ဆိုင်ရာ ယာဉ်သွားလာမှု ” ဆိုသည် စကားရပ်သည် ရေယာဉ် သို့မဟုတ် လေယာဉ်ကို၊ အခြားစာချုပ်ဝင်နိုင်ငံရှိ နေရာများ စပ်ကြားသာလျှင် ခုတ်မောင်းပျံသန်းသည်အခါမှတစ်ပါး စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းက ဆောင်ရွက်သော ရေယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးတစ်ခုခု သို့မဟုတ် လေယာဉ်ဖြင့် သယ်ပို့ဆောင်ရေး တစ်ခုခုကိုဆိုလိုသည်။

၂။ စာချုပ်ဝင်နိုင်ငံက သဘောတူစာချုပ်နှင့် သက်ဆိုင်စေခြင်းကိစ္စနှင့် စပ်လျဉ်း၍ ထိုစာချုပ် တွင်အဓိပ္ပါယ်ဖော်ပြထားသော စကားရပ်တစ်ခုခုသည် ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်အရ အခြားနည်း မလိုအပ်လျှင် သဘောတူစာချုပ်နှင့် သက်ဆိုင်သည်အခွန်များနှင့် စပ်လျဉ်းသော ထိုနိုင်ငံ၏ဥပဒေအရ ရှိသည် အဓိပ္ပါယ် သက်ရောက်စေရမည်။

အပိုင်း - ၄
နေထိုင်သူ

၁။ “ စာချုပ်ဝင်နိုင်ငံ၌နေထိုင်သူ ” ဆိုသည်စကားရပ်သည် -

- (က) မလေးရှားနိုင်ငံအတွက်ဖြစ်လျှင် မလေးရှားအခွန်ကိစ္စများအတွက် မလေးရှားနိုင်ငံ တွင် နေထိုင်သူကိုဆိုလိုသည်။
- (ခ) မြန်မာနိုင်ငံအတွက်ဖြစ်လျှင် မြန်မာနိုင်ငံ အခွန်ကိစ္စများအတွက် မြန်မာနိုင်ငံတွင် နေထိုင်သူကိုဆိုလိုသည်။

၂။ ဤအပိုင်း၏ စာပိုဒ် ၁ ပါ ပြဋ္ဌာန်းချက်များကြောင့် ပုဂ္ဂိုလ်တစ်ဦးသည် စာချုပ်ဝင်နိုင်ငံနှစ် နိုင်ငံလုံး၌ နေထိုင်သူဖြစ်လျှင် ယင်း၏ အဆင့်အတန်းကို အောက်ဖော်ပြပါအတိုင်းသတ်မှတ်ရမည် -

- (က) ထိုပုဂ္ဂိုလ်သည် ယင်း၏ အမြဲတမ်းနေထိုင်ရာ အိမ်ဂေဟာရှိသည် နိုင်ငံ၌ နေထိုင်သူ ဖြစ်သည်ဟု မှတ်ယူရမည်။
- (ခ) ထိုပုဂ္ဂိုလ်သည် ယင်း၏ အမြဲတမ်းနေထိုင်ရာ အိမ်ဂေဟာသည် နိုင်ငံနှစ်နိုင်ငံလုံး၌ ရှိလျှင် ယင်း၏ ပုဂ္ဂိုလ်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများ ပိုမို နည်းစပ်ရာ (အရေးကြီးသော အကျိုးသက်ဆိုင်ခွင့်များရှိရာဌာန) နိုင်ငံ၌ နေထိုင်သူ ဖြစ်သည်ဟု မှတ်ယူရမည်။
- (ဂ) ထိုပုဂ္ဂိုလ်သည် မိမိ၏ အရေးကြီးသော အကျိုးသက်ဆိုင်ခွင့်များရှိရာဌာန တည်ရာ နိုင်ငံကို မသတ်မှတ်နိုင်လျှင်ဖြစ်စေ ၊ နိုင်ငံတစ်နိုင်ငံ၌ အမြဲတမ်းနေထိုင်ရာ ဂေဟာမရှိလျှင်ဖြစ်စေ ၊ အမြဲတမ်းနေထိုင်လေ့ရှိသော နေရာတည်ရှိသည် နိုင်ငံ၌ နေထိုင်သူဖြစ်သည်ဟု မှတ်ယူရမည်။
- (ဃ) နိုင်ငံနှစ်နိုင်ငံလုံး၌ အမြဲတမ်းနေထိုင်လေ့ရှိသော နေရာရှိလျှင်ဖြစ်စေ ၊ နိုင်ငံနှစ် နိုင်ငံလုံး၌ အမြဲတမ်းနေထိုင်လေ့ရှိသော နေရာမရှိလျှင်ဖြစ်စေ ၊ ထိုပုဂ္ဂိုလ်သည် မိမိ ထိုင်ရင်းသားဖြစ်ရာနိုင်ငံ၌ နေထိုင်သူဖြစ်သည်ဟုမှတ်ယူရမည်။

(င) နေထိုင်သူ၏ အဆင့်အတန်းကို (က) မှ (ဃ) အထိ စာပိုဒ်ခွဲများနှင့်အညီ မသတ်မှတ်နိုင်လျှင် စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အာဏာရ အာဏာပိုင်များက နှစ်ဖက်သဘောတူချက်ဖြင့် ပြဿနာကို ဖြေရှင်းရမည်။

၃။ စာပိုဒ်-၁ ပါ ပြဌာန်းချက်များကြောင့်ပုဂ္ဂိုလ်မဟုတ်သောသူသည် စာချုပ်ဝင် နိုင်ငံနှစ် နိုင်ငံလုံး၌ နေထိုင်သူဖြစ်လျှင် ၊ ထိုသူသည် ယင်း၏ ထိရောက်စွာ စီမံအုပ်ချုပ်မှုနေရာ တည်ရှိရာ စာချုပ်ဝင် နိုင်ငံ၏ နေထိုင်သူဖြစ်သည်ဟု မှတ်ယူရမည် ။ ယင်း၏ ထိရောက်စွာ စီမံအုပ်ချုပ်မှုနေရာကို မသတ်မှတ် နိုင်လျှင် ၊ စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အာဏာရ အာဏာပိုင်များက နှစ်ဖက်သဘောတူချက်ဖြင့် ပြဿနာကို ဖြေရှင်းရမည်။

အပိုဒ် - ၅

အမြဲတမ်းတည်ထောင်ထားသည့် လုပ်ငန်းဌာန

၁။ ဤသဘောတူစာချုပ်ပါ ကိစ္စများ အလို့ငှာ “အမြဲတမ်း တည်ထောင်ထားသည့် လုပ်ငန်း ဌာန” ဆိုသည် စကားရပ်သည် လုပ်ငန်း၏ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ ၊ အချို့အဝက်ကိုဖြစ်စေ ၊ လုပ်ကိုင်ဆောင်ရွက်ရာ ပုံသေ (သတ်မှတ်ထားသည့်) လုပ်ငန်းတည်ရာနေရာကို ဆိုလိုသည်။

၂။ “အမြဲတမ်းတည်ထောင်ထားသည့်လုပ်ငန်းဌာန” ဆိုသည် စကားရပ်တွင် ဆောက်ဖော်ပြုပါ တို့ အထူးပါဝင်စေရမည် -

- (က) စီမံအုပ်ချုပ်ရာနေရာ ၊
- (ခ) ဌာနခွဲ (ရုံးခွဲ) ၊
- (ဂ) ရုံး ၊
- (ဃ) အလုပ်ရုံ ၊
- (င) ဝပ်ရှော့အလုပ်ရုံ ၊
- (စ) သတ္တုတွင်း ၊ ရေနံတွင်း ၊ သို့မဟုတ် ဓာတ်ငွေ့တွင်း ၊ သို့မဟုတ် ကျောက်တွင်း ၊ သို့မဟုတ် သစ် ၊ သို့မဟုတ် အခြားသစ်တောထွက် ပစ္စည်း အပါအဝင်ဖြစ်သည့် သဘာဝပင်ရင်း အခြေအမြစ်များ ထုတ်ယူရာ အခြားနေရာတစ်ခုခု ၊ သဘာဝပင်ရင်း အခြေအမြစ်များ စူးစမ်းရှာဖွေ တူးဖော်ရန်အတွက် အသုံးပြုသော ရေနံတွင်းတူး စက်စင် ၊ သင်္ဘော ၊ သို့မဟုတ် လေယာဉ် ၊
- (ဆ) ယာခင်း ၊ သို့မဟုတ် စိုက်ခင်းနှင့်
- (ဇ) အဆောက်အအုံဆောက်လုပ်ရာနေရာ ၊ ဆောက်လုပ်ခြင်း ၊ ဖွဲ့စည်းခြင်း ၊ သို့မဟုတ် တပ်ဆင်ခြင်း စီမံကိန်း သို့မဟုတ် ယင်းစီမံကိန်းနှင့် စပ်လျဉ်းသည့် ကြီးကြပ်မှု ၊ ဆောင်ရွက်ချက်များ ၊ သို့ရာတွင် အဆိုပါ ဆောက်လုပ်ရာနေရာ ၊ စီမံကိန်း

သို့မဟုတ် ဆောင်ရွက်ချက်များ ၆ လ ထက်ပိုသော ကာလ အပိုင်းအခြားအတွက် ဆက်လက်ဆောင်ရွက်သည့်နေရာသာဖြစ်ရမည်။

၃။ ဤစာပိုဒ်၏ စာပိုဒ် ၁၊ ၂၊ ၃ ပါ ပြဋ္ဌာန်းချက်များရှိစေကာမူ “အမြဲတမ်း တည်ထောင်ထား သည့် လုပ်ငန်းဌာန” တွင် အောက်ဖော်ပြပါတို့မပါဝင်ဟုမှတ်ယူရမည် -

- (က) လုပ်ငန်းပိုင်ဖြစ်သည့် ကုန်စည်များ သို့မဟုတ် အထွေထွေ ကုန်ပစ္စည်းများ သို့လှောင်ရန် ၊ ခင်းကျင်းပြသရန် သို့မဟုတ် ပေးအပ်ရန် အတွက်သာ ဖြစ်သော လွယ်ကူမှုများ အသုံးပြုခြင်း။
- (ခ) သိုလှောင်ခြင်း ၊ ခင်းကျင်းပြသခြင်း သို့မဟုတ် ပေးအပ်ခြင်းကိစ္စ အတွက်သာ လုပ်ငန်းပိုင်ကုန်စည်များ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများကို စီမံထားရှိခြင်း။
- (ဂ) အခြားလုပ်ငန်းက အဆင့်ဆင့် ပြုပြင်လုပ်ကိုင်ရန်ကိစ္စအတွက်သာ လုပ်ငန်းပိုင် ကုန်စည်များ ၊ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများကို စီမံထားရှိခြင်း။
- (ဃ) လုပ်ငန်းအတွက် ကုန်စည်များ ၊ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများ ဝယ်ယူရန် ၊ သို့မဟုတ် သတင်းအချက်အလက်များ စုဆောင်းရန်ကိစ္စအတွက်သာ သတ်မှတ် ထားသော (ပုံသေ) လုပ်ငန်းတည်ရာနေရာကို စီမံထားရှိခြင်း။
- (င) လုပ်ငန်းအတွက် ကြော်ငြာခြင်း ၊ သတင်းအချက်အလက်ပေးခြင်း ၊ သိပ္ပံသုတေသန သို့မဟုတ် အသင့်ပြင်ဆင်သည့် သို့မဟုတ် အထောက်အပံ့ သဘောရှိသော အလားတူ ဆောင်ရွက်ချက်များအတွက်သာ သတ်မှတ်ထားသော (ပုံသေ) လုပ်ငန်း တည်ရာနေရာကိုစီမံထားရှိခြင်း။

၄။ စာပိုဒ်များ ၁ နှင့် ၂ ပါ ပြဋ္ဌာန်းချက်များ မည်သို့ပင်ရှိနေစေကာမူ စာပိုဒ် ၆ နှင့် သက်ဆိုင် သော တစ်သီးတစ်ခြား အဆင့်အတန်းရှိ ကိုယ်စားလှယ်မဟုတ်သော သူတစ်ဦးတစ်ယောက်သည် အခြား စာချုပ်ဝင်နိုင်ငံရှိ လုပ်ငန်း၏ကိုယ်စား စာချုပ်ဝင်နိုင်ငံတွင် ဆောင်ရွက်နေလျှင်အောက်ဖော်ပြပါ အကြောင်းအရာများတွင် လုပ်ငန်းအတွက် ထိုသူတာဝန်ယူသည် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ထိုလုပ်ငန်းသည် ပထမဖော်ပြထားသည် စာချုပ်ဝင်နိုင်ငံ၌ အမြဲတမ်းတည်ထောင်ထားသည် လုပ်ငန်းဌာန ရှိသည်ဟုမှတ်ယူရမည်။ အဆိုပါသူသည် -

- (က) အဆိုပါသူ၏ ဆောင်ရွက်ချက်များသည် စာပိုဒ် ၃ တွင် ဖော်ပြထားသော ဆောင်ရွက်ချက်များအထိ ကန့်သတ်မထားလျှင် ထိုနိုင်ငံ၌ လုပ်ငန်း၏အမည်ဖြင့် ပဋိညာဉ်စာချုပ်များ ချုပ်ဆိုရန် အာဏာရှိ၍ အမြဲကျင့်သုံးလေ့ ရှိသည်။ အဆိုပါ အာဏာကို သတ်မှတ်ထားသော (ပုံသေ) လုပ်ငန်းတည်ရာ နေရာမှတစ်ဆင့်ကျင့် သုံးလျှင် ထိုစာပိုဒ်ပါ ပြဋ္ဌာန်းချက်များအရ ဤသတ်မှတ်ထားသော (ပုံသေ)

လုပ်ငန်းတည်ရာနေရာကို အမြဲတမ်း တည်ထောင်ထားသည် လုပ်ငန်းဌာနအဖြစ် ပြုလုပ်နိုင်သည်မဟုတ် ၊ သို့မဟုတ်

(ခ) အဆိုပါ အာဏာမရှိသော်လည်း ပထမ ဖော်ပြထားသည် နိုင်ငံတွင် သိုလှောင်ထား သောကုန်စည်များ ၊ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများမှ ထိုသူက လုပ်ငန်း၏ ကိုယ်စားကုန်စည်များ ၊ သို့မဟုတ် အထွေထွေကုန်ပစ္စည်း အမျိုးမျိုးကို ပုံမှန်ပေး အပ်ရန် စီမံထားရှိလေ့ရှိသည် ။

၅။ ဤစာပိုဒ်ပါ အထက်ပြဌာန်းချက်များ မည်သို့ပင်ရှိနေစေကာမူ ထပ်ဆင့်အာမခံခြင်းနှင့် စပ်လျဉ်း၍ မှတစ်ပါးစာချုပ်ဝင်နိုင်ငံရှိ အာမခံလုပ်ငန်းတစ်ရပ်သည် အခြားစာချုပ်ဝင်နိုင်ငံ၏ နယ်ပယ် တွင်စာပိုဒ် - ၆ နှင့် သက်ဆိုင်သော တစ်သီးတစ်ခြား အဆင့်အတန်းရှိ ကိုယ်စားလှယ် မဟုတ်သောသူမှ တစ်ဆင့် ပရိုဖီယံစဘော်ငွေများ ကောက်ခံလျှင်ဖြစ်စေ ၊ ထိုနယ်ပယ်၌ရှိသည် တာဝန်များအတွက် အာမခံ လျှင်ဖြစ်စေ ၊ ထိုအခြားစာချုပ်ဝင်နိုင်ငံ၌ အမြဲတမ်းတည်ထောင်ထားသည်လုပ်ငန်းဌာန ရှိသည်ဟု မှတ်ယူ ရမည် ။

၆။ စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ရပ်သည် အခြားစာချုပ်ဝင်နိုင်ငံ၌ ပွဲစား ၊ အထွေထွေ ကော်မရှင်စား ကိုယ်စားလှယ် သို့မဟုတ် တစ်သီးတစ်ခြား အဆင့်အတန်းရှိ အခြားကိုယ်စားလှယ်မှတစ်ဆင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေကြောင်းမျှဖြင့် အခြားစာချုပ်ဝင်နိုင်ငံ၌ အမြဲတမ်းတည်ထောင် ထားသည်လုပ်ငန်းဌာနရှိသည်ဟု မမှတ်ယူရ ။ သို့ရာတွင် အဆိုပါသူများသည် ယင်းတို့၏ စီးပွားရေးလုပ်ငန်း များကို သာမန်လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ရမည် ။ သို့ရာတွင် အဆိုပါ ကိုယ်စားလှယ်၏ ဆောင်ရွက်ချက်များသည် ထိုလုပ်ငန်းအတွက် လုံးလုံးလျားလျား သို့မဟုတ် လုံးလုံးလျားလျားနီးပါး ဖြစ်သည် အခါ ကိုယ်စားလှယ်နှင့်လုပ်ငန်းစပ်ကြား လုပ်ငန်းဆောင်တာများကို ရင်းနှီးချစ်ကြည်သော စည်းကမ်းချက် များဖြင့်ပြုလုပ်လျှင် ထိုကိုယ်စားလှယ်အားတစ်သီးတစ်ခြား အဆင့်အတန်းရှိ ကိုယ်စားလှယ်အဖြစ် မမှတ်ယူရ ။

၇။ စာချုပ်ဝင်နိုင်ငံ၌ တည်ရှိသည် ကုမ္ပဏီသည် အခြားစာချုပ်ဝင်နိုင်ငံ၌ တည်ရှိသည် သို့မဟုတ် ထိုအခြားနိုင်ငံ၌ စီးပွားရေးလုပ်ငန်း အမြဲတမ်း တည်ထောင်ထားသည် လုပ်ငန်းဌာနမှတစ်ဆင့် ဖြစ်စေ ၊ အခြားနည်းဖြစ်စေ ဆောင်ရွက်နေသည်ကုမ္ပဏီကို ထိန်းချုပ်ခြင်း သို့မဟုတ် ထိန်းချုပ်ခံရခြင်း အကြောင်းမျှဖြင့် ယင်းကုမ္ပဏီတစ်ခုအား ထိုအခြားကုမ္ပဏီ၏ အမြဲတမ်းတည်ထောင်ထားသည် လုပ်ငန်းဌာန မမြောက်စေရ ။

အပိုဒ် - ၆

မရွှေ့မပြောင်းနိုင်သောပစ္စည်းမှဝင်ငွေ

၁။ စာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူရရှိသော အခြားစာချုပ်ဝင်နိုင်ငံ၌ တည်ရှိသည် မရွှေ့မပြောင်း နိုင်သောပစ္စည်းမှဝင်ငွေပေါ်တွင် ထိုအခြားနိုင်ငံက အခွန်ကောက်ခံနိုင်သည် ။

၂။ “မရွှေမပြောင်းနိုင်သောပစ္စည်း”ဆိုသည် စကားရပ်သည် ပစ္စည်းတည်ရှိရာ စာချုပ်ဝင် နိုင်ငံ၏ ဥပဒေများအရ သက်ရောက်သည် အဓိပ္ပါယ်အတိုင်း သက်ရောက်ရမည် ။ သို့ရာတွင် ဤသဘောတူ စာချုပ်ပါကိစ္စများတွင် ယင်းစကားရပ်သည် မည်သို့ပင်ဖြစ်စေ မရွှေမပြောင်းနိုင်သောပစ္စည်း နှင့်ဆက်စပ် သောပစ္စည်း ၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်းတွင် အသုံးပြုသည် တိရစ္ဆာန်နှင့် အသုံးအဆောင် ပစ္စည်း၊ မြေယာပစ္စည်းနှင့်စပ်လျဉ်း၍ ယေဘုယျ ဥပဒေပါ ပြဌာန်းချက်များနှင့် သက်ဆိုင်သော အခွင့်အရေး များ ၊ မရွှေမပြောင်းနိုင်သောပစ္စည်းသုံးစွဲမှုနှင့် အမြတ်အစွန်းများ ၊ သတ္တုရိုင်းသိုက်များ ၊ အရင်းအမြစ်များ နှင့် သစ် နှင့် အခြားသစ်တောထွက် ပစ္စည်းများအပါအဝင် အခြားသဘာဝပင်ရင်း အခြေအမြစ်များကို လုပ်ကိုင်ခြင်း သို့မဟုတ် လုပ်ကိုင်ခွင့်အတွက် အဖိုးစားနားအဖြစ်ဖြင့် ပြောင်းလဲနိုင်သော သို့မဟုတ် ပုံသေ ပေးငွေဆိုင်ရာ အခွင့်အရေးများ အပါအဝင်ဖြစ်ရမည် ။ သင်္ဘောများ ၊ လှေများနှင့် လေယာဉ်ကို မရွှေ မပြောင်းနိုင်သောပစ္စည်းအဖြစ် မမှတ်ယူရ ။

၃။ စာပိုဒ်-၁ ပါ ပြဌာန်းချက်များသည် မရွှေမပြောင်းနိုင်သော ပစ္စည်းကို တိုက်ရိုက် အသုံးပြု ခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် အခြားနည်းအသုံးပြုခြင်းမှ ရရှိသည်ဝင်ငွေနှင့်လည်း သက်ဆိုင်စေရမည် ။

၄။ စာပိုဒ် -၁ နှင့် ၃ ပါ ပြဌာန်းချက်များသည် လုပ်ငန်းတစ်ရပ်၏ မရွှေမပြောင်းနိုင်သော ပစ္စည်းမှ ဝင်ငွေနှင့်လည်းကောင်း ၊ တစ်သီးတစ်ခြားပုဂ္ဂိုလ်ဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းအတွက် အသုံးပြုသော မရွှေမပြောင်းနိုင်သောပစ္စည်းမှဝင်ငွေနှင့်လည်းကောင်း သက်ဆိုင်စေရမည် ။

အပိုဒ် - ၇

စီးပွားရေးလုပ်ငန်းမှအမြတ်ငွေများ

၁။ စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းသည် အခြားစာချုပ်ဝင်နိုင်ငံတွင်တည်ရှိသည် အမြဲတမ်းတည် ထောင်ထားသည် လုပ်ငန်းဌာနမှတစ်ဆင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းမပြုလျှင် စာချုပ်ဝင်နိုင်ငံရှိ လုပ်ငန်း၏ အမြတ်ငွေများပေါ်တွင် ထိုနိုင်ငံ၌သာ အခွန်ကောက်ခံရမည် ။ လုပ်ငန်းကဆိုခဲ့သည်အတိုင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်လျှင် လုပ်ငန်း၏ အမြတ်ငွေများပေါ်တွင် ထိုအခြားနိုင်ငံ၌ အခွန်ကောက်ခံ နိုင်သည် ။ သို့ရာတွင် အမြဲတမ်းတည်ထောင်ထားသည်လုပ်ငန်းဌာနနှင့်တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ စပ်ဆိုင်နိုင်သမျှကိုသာ ကောက်ခံနိုင်သည် ။

၂။ ဤအပိုဒ်၏ စာပိုဒ် - ၃ ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းသည် အခြားစာချုပ်ဝင်နိုင်ငံတွင် တည်ရှိသည် အမြဲတမ်းတည်ထောင်ထားသောလုပ်ငန်းဌာနမှ တစ်ဆင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျှင် စာချုပ်ဝင်နိုင်ငံအသီးသီးတွင် ထိုအမြဲတမ်းတည်ထောင်ထား သည်လုပ်ငန်းဌာနကို ယင်းအမြဲတမ်းတည်ထောင်ထားသည်လုပ်ငန်းဌာနသည် တူညီသော သို့မဟုတ် အလားတူဖြစ်သော အခြေအနေများတွင် တူညီသော သို့မဟုတ် အလားတူဖြစ်သော ဆောင်ရွက်ချက်များကို

ပြုလုပ်နေသော ယင်းက အမြဲတမ်းတည်ထောင်ထားသော လုပ်ငန်းဌာနဖြစ်သည်။လုပ်ငန်းနှင့် လုံးလုံး လျားလျား တစ်သီးတစ်ခြား စီမံခန့်ခွဲသည်။ ထင်ရှား၍ သီးခြားလုပ်ငန်းဖြစ်ခဲ့မှု ရရှိနိုင်သည်ဟု မျှော်လင့်ရ သော အမြတ်ငွေများသည် ထိုအမြဲတမ်းတည်ထောင်ထားသော လုပ်ငန်းဌာနနှင့် စပ်ဆိုင်ကြောင်း မှတ်ယူ ရမည်။

၃။ အမြဲတမ်းတည်ထောင်ထားသောလုပ်ငန်းဌာန၏ အမြတ်ငွေများကို သတ်မှတ်ရာ၌ အမြဲတမ်းတည်ထောင်ထားသော လုပ်ငန်းဌာနသည် တစ်သီးတစ်ခြား လုပ်ငန်းဖြစ်ခဲ့ပါမူ ခုနှစ်နိုင်မည် ဖြစ်သည်။ အမှုဆောင်နှင့် အထွေထွေစီမံအုပ်ချုပ်ရေးကုန်ကျစရိတ်များ အပါအဝင်ဖြစ်သော ကုန်ကျစရိတ် များကို အမြဲတမ်းတည်ထောင်ထားသောလုပ်ငန်းဌာန တည်ရှိရာနိုင်ငံတွင် ကုန်ကျသည်ဖြစ်စေ ၊ အခြားအရပ် ဒေသတွင် ကုန်ကျသည်ဖြစ်စေ အမြဲတမ်းတည်ထောင်ထားသော လုပ်ငန်းဌာနသို့ သင့်လျော်စွာခွဲဝေ သတ်မှတ်နိုင်သည်နှင့်အမျှ ခုနှစ်ငွေများအဖြစ် ခွင့်ပြုရမည် ။

၄။ အခွင့်အာဏာရ အာဏာပိုင်ရရှိနိုင်သည် သတင်းအချက်အလက်များသည် လုပ်ငန်း၏ အမြဲတမ်းတည်ထောင်ထားသော လုပ်ငန်းဌာနနှင့် စပ်ဆိုင်ကြောင်း မှတ်ယူရမည်။ အမြတ်ငွေများကို သတ်မှတ်ရန်အတွက်မလုံလောက်လျှင် ဤစာပိုဒ်ပါ မည်သည်အချက်ကမျှ အခွင့်အာဏာရ အာဏာပိုင်က သဘောအတိုင်း ကျင့်သုံးခြင်းဖြစ်စေ ၊ ခန့်မှန်းခြေပြုလုပ်ခြင်းဖြင့်ဖြစ်စေ လူတစ်ဦးတစ်ယောက်၏ အခွန်ပေး ဆောင်ရန်တာဝန်ကို သတ်မှတ်ခြင်းနှင့် သက်ဆိုင်သော ၊ ထိုနိုင်ငံ၏ ဥပဒေတစ်ခုနှင့် သက်ဆိုင်စေခြင်းကို မထိခိုက်စေရ ၊ သို့ရာတွင် ထိုဥပဒေသည် အခွင့်အာဏာရ အာဏာပိုင်ရရှိသည် သတင်းအချက်အလက် များက ခွင့်ပြုသမျှ ဤအပိုဒ်ရှိမှုများနှင့်အညီ သက်ဆိုင်စေရမည် ။

၅။ အမြဲတမ်းတည်ထောင်ထားသော လုပ်ငန်းဌာနက လုပ်ငန်းအတွက်ကုန်စည်များ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများကို ဝယ်ယူခြင်းအကြောင်းမျှဖြင့် မည်သည်အမြတ်ငွေများကိုမျှ အမြဲတမ်းတည် ထောင်ထားသော လုပ်ငန်းဌာနနှင့် စပ်ဆိုင်ကြောင်း မမှတ်ယူရ ။

၆။ အထက်ပါစာပိုဒ်များပါကိစ္စများ အလို့ငှာ အမြဲတမ်းတည်ထောင်ထားသော လုပ်ငန်းဌာနနှင့် စပ်ဆိုင်ကြောင်း မှတ်ယူရမည်။ အမြတ်ငွေများကို ဆန့်ကျင်သော ကောင်းမွန်၍ လုံလောက်သည် အကြောင်းရင်းမရှိ လျှင်တူညီသောနည်းလမ်းဖြင့် နှစ်စဉ်သတ်မှတ်ရမည် ။

၇။ အမြတ်ငွေများတွင် ဤသဘောတူစာချုပ်ပါ အခြားစာပိုဒ်များ၌ သီးခြားစီမံခန့်ခွဲထားသည့် ဝင်ငွေများပါဝင်လျှင် ထိုအပိုဒ်များပါ ပြဌာန်းချက်များကို ဤအပိုဒ်ပါ ပြဌာန်းချက်များက မထိခိုက်စေရ ။

အပိုင်း - ၈

သင်္ဘောဖြင့်သယ်ယူပို့ဆောင်ခြင်းနှင့် လေကြောင်းဖြင့်သယ်ယူပို့ဆောင်ခြင်း

၁။ အခြားစာချုပ်ဝင်နိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ရေကြောင်းယာဉ်သွားလာရေးတွင် သင်္ဘောများ ခုတ်မောင်းခြင်းမှ ရရှိသည့် စာချုပ်ဝင်နိုင်ငံတစ်ခုခု၏ လုပ်ငန်းမှဝင်ငွေပေါ်တွင် ထိုအခြားစာချုပ်ဝင်နိုင်ငံ၌ အခွန်ကောက်ခံနိုင်သည်။ ။ သို့ရာတွင် အဆိုပါဝင်ငွေပေါ်တွင် ထိုအခြားစာချုပ်ဝင်နိုင်ငံ၌ တောင်းခံသည့် အခွန်ကို ယင်းအခွန်၏ ငါးဆယ် ရာခိုင်နှုန်းနှင့် ညီမျှသောငွေအရေအတွက်ဖြင့် လျော့ပေါ့ရမည်။

၂။ အပြည်ပြည်ဆိုင်ရာ လေကြောင်းယာဉ်သွားလာရေးတွင် လေယာဉ်ပျံသန်းခြင်းမှ ရရှိသော အမြတ်ငွေများပေါ်တွင် လေယာဉ်ပျံသန်းမှုဆောင်ရွက်သည်လုပ်ငန်း တည်ရှိရာ စာချုပ်ဝင်နိုင်ငံ၌သာလျှင် အခွန်ကောက်ခံရမည်။

၃။ စာပိုဒ်များ ၁ နှင့် ၂ ပါ ပြဋ္ဌာန်းချက်များသည် လုံးပေါင်းခွဲဝေခြင်း၊ လူစု၊ ဖက်စပ်စီးပွားရေး လုပ်ငန်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာလုပ်ငန်းကိုယ်စားလှယ်ဌာန၌ ပါဝင်ခြင်းမှရရှိသည့် အမြတ်ငွေများ နှင့်လည်း သက်ဆိုင်စေရမည်။

၄။ ဤအပိုဒ်၏ ကိစ္စများအလိုငှာ အပြည်ပြည်ဆိုင်ရာ ယာဉ်သွားလာရေးတွင် သင်္ဘောများ ခုတ်မောင်းခြင်းလုပ်ငန်း သို့မဟုတ် လေယာဉ်ပျံသန်းခြင်းလုပ်ငန်းမှ အမြတ်ငွေများဆိုသည်မှာ သင်္ဘောများ သို့မဟုတ် လေယာဉ်များ၏ ပိုင်ရှင်များ သို့မဟုတ် ငှားရမ်းယူသူများ သို့မဟုတ် စင်းလုံးငှားယူသူများက ဆောင်ရွက်သည်ပင်လယ်ကြောင်းဖြင့်ဖြစ်စေ ၊ လေကြောင်းဖြင့်ဖြစ်စေ ၊ ခရီးသည်များ ၊ ချောစာများ ၊ တိရစ္ဆာန်များ သို့မဟုတ် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းမှ ရရှိသည့် အောက်ဖော်ပြပါတို့ အပါအဝင် ဖြစ်သော အမြတ်ငွေများကို ဆိုလိုသည်။

- (က) အခြားလုပ်ငန်းများကိုယ်စား အဆိုပါ သယ်ယူပို့ဆောင်ခြင်းအတွက် လက်မှတ်များ ရောင်းချမှုမှ အမြတ်ငွေများ၊
- (ခ) သင်္ဘောများ သို့မဟုတ် လေယာဉ် ငှားရမ်းခြင်းမှလည်းကောင်း၊ ကွန်တိန်နာများ အသုံးပြုခြင်း၊ စီမံထားရှိခြင်း၊ သို့မဟုတ် ငှားရမ်းခြင်း (နောက်တွဲယာဉ်များ နှင့် ကွန်တိန်နာများ သယ်ယူပို့ဆောင်ရန်အတွက် သက်ဆိုင်ရာ အသုံးအဆောင်များ အပါအဝင်) မှလည်းကောင်း ရရှိသည်ဝင်ငွေ၊ အဆိုပါ ငှားရမ်းခြင်း သို့မဟုတ် အဆိုပါ အသုံးပြုခြင်း၊ စီမံထားရှိခြင်း သို့မဟုတ် ငှားရမ်းခြင်း ဆိုင်သင့်ရာရာသည် အပြည်ပြည်ဆိုင်ရာ ယာဉ်သွားလာရေး၌ သင်္ဘော သို့မဟုတ် လေယာဉ်ခုတ်မောင်း ပျံသန်းခြင်းနှင့် အကြောင်းသင့်ဆက်စပ်နေရမည်။

အပိုဒ် - ၉

တွဲဖက်လုပ်ငန်းများ

- (က) စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ရပ်သည် အခြား စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ရပ်၏ စီမံအုပ်ချုပ်မှု၊ ကြီးကြပ်အုပ်ချုပ်မှု သို့မဟုတ် မတည်ငွေရင်းတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်သည်ကို သို့မဟုတ်
- (ခ) ဤသူများပင်လျှင် စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းလည်းကောင်း၊ အခြားစာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းလည်းကောင်း စီမံအုပ်ချုပ်မှု၊ ကြီးကြပ်အုပ်ချုပ်မှု သို့မဟုတ် မတည်ငွေရင်းတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်သည်ကို။

ဤကိစ္စတစ်ခုခုတွင် လုပ်ငန်းနှစ်ခုစပ်ကြား ယင်းတို့၏ ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် ဘဏ္ဍာရေး ဆက်ဆံမှုများ၌ တစ်သီးတစ်ခြားလုပ်ငန်းများ စပ်ကြားပြုလုပ်မည်ဖြစ်သည်။ စည်းကမ်းချက်များနှင့် ကွဲပြားခြားနားသော စည်းကမ်းချက်များကို ပြုလုပ်ကြသည် သို့မဟုတ် သတ်မှတ်ကြသည် ။ ထိုအခါ ထိုစည်းကမ်းချက်များမရှိလျှင် လုပ်ငန်းတစ်ခုခုတွင်ဖြစ်ထွန်းမည် အမြတ်ငွေများ ၊ သို့ရာတွင် ထိုစည်းကမ်းချက်များကြောင့် မဖြစ်ထွန်းသော အမြတ်ငွေများကို ထိုလုပ်ငန်း၏ အမြတ်ငွေများတွင် ထည့်သွင်းနိုင်၍ ထိုသို့ ထည့်သွင်းသည်အတိုင်း အခွန်ကောက်ခံနိုင်သည်။ ။

အပိုဒ် - ၁၀

အမြတ်ဝေစုများ

၁။ စာချုပ်ဝင်နိုင်ငံ၌ တည်ရှိသော ကုမ္ပဏီက အခြားစာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူအား ထုတ်ပေးသည် အမြတ်ဝေစုများပေါ်တွင် ထိုနိုင်ငံ၌ အခွန်ကောက်ခံနိုင်သည်။ ။

၂။ သို့ရာတွင် အဆိုပါ အမြတ်ဝေစုများပေါ်တွင် အမြတ်ဝေစုထုတ်ပေးသည်ကုမ္ပဏီတည်ရှိရာ စာချုပ်ဝင်နိုင်ငံ၌လည်း ယင်းနိုင်ငံ၏ဥပဒေများနှင့်အညီ အခွန်ကောက်ခံနိုင်သည်။ ။ သို့ရာတွင် လက်ခံရရှိသူသည် အမြတ်ဝေစုများ၏ အကျိုးကျေးဇူးရှိသော ပိုင်ရှင်ဖြစ်လျှင် ထိုသို့တောင်းခံသည် အခွန်သည် စုစုပေါင်း အမြတ်ဝေစု၏ တစ်ဆယ် (၁၀) ရာခိုင်နှုန်းထက် မပိုစေရ။ ။

၃။ ဤစာပိုဒ်သည် အမြတ်ဝေစုများထုတ်ပေးရာ အမြတ်ငွေများနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ အခွန်ကောက်ခံမှုကို မထိခိုက်စေရ။ ။ ဤအပိုဒ်တွင် အသုံးပြုသည် "အမြတ်ဝေစုများ" ဆိုသည် စကားရပ်သည် အစုရှယ်ယာများ သို့မဟုတ် ကြွေးမြီအတွက် တောင်းခံငွေများမဟုတ်သော အခြားအခွင့်အရေးများ ၊ အမြတ်ငွေများတွင် ပါဝင်ခြင်းမှ ဝင်ငွေအပြင် ခွဲဝေပေးသည် ကုမ္ပဏီတည်ရှိရာနိုင်ငံ၏ ဥပဒေများအရ အစုရှယ်ယာများမှ ဝင်ငွေနည်းတူ အခွန်ကောက်ခံခြင်းခံရသည် အခြားတရားဝင် အခွင့်အရေးများမှ ဝင်ငွေကိုပါ ဆိုလိုသည်။ ။

၄။ အမြတ်ဝေစုများ၏ အကျိုးကျေးဇူးရှိသော ပိုင်ရှင်မှာ စာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူဖြစ်၍ အမြတ်ဝေစုထုတ်ပေးသည်။ ကုမ္ပဏီတည်ရှိရာ အခြားစာချုပ်ဝင်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို ထိုနိုင်ငံတွင် တည်ရှိသော အမြတ်ဝေစုထုတ်ပေးခြင်းနှင့် သက်ဆိုင်သောပိုင်ဆိုင်ခြင်း (ဦးပိုင်)သည် အဆိုပါ အမြတ်ဝေစု ထုတ်ပေးသောလုပ်ငန်းဌာနနှင့်ထိရောက်စွာ ဆက်စပ်နေလျှင်လည်းကောင်း ၊ အမြတ်ဝေစုထုတ်ပေးခြင်းနှင့် သက်ဆိုင်သောပိုင်ဆိုင်ခြင်း (ဦးပိုင်)သည် အဆိုပါ အမြတ်ဝေစု ထုတ်ပေးသောလုပ်ငန်းဌာနနှင့်ထိရောက်စွာ ဆက်စပ်နေလျှင်လည်းကောင်း ၊ စာပိုဒ်များ ၁ နှင့် ၂ ပါ ပြဌာန်းချက် များသည် မသက်ဆိုင်စေရ။ အဆိုပါကိစ္စတွင် အပိုဒ် ၇ ပါ ပြဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

၅။ စာချုပ်ဝင်နိုင်ငံတွင် တည်ရှိသောကုမ္ပဏီသည် အခြားစာချုပ်ဝင်နိုင်ငံမှဝင်ငွေ ၊ သို့မဟုတ် အမြတ်ငွေများရရှိလျှင် ၊ ထိုအခြားနိုင်ငံသည် ၊ ကုမ္ပဏီက ထိုအခြားနိုင်ငံ၌ မနေထိုင်သောသူများအား ထုတ်ပေးသည်။ အမြတ်ဝေစုများပေါ်တွင် အခွန်မကောက်ခံရ ၊ သို့မဟုတ် မခွဲဝေရသေးသော အမြတ်ငွေ များပေါ်တွင် အခွန်ကို ကုမ္ပဏီ၏ မခွဲဝေရသေးသော အမြတ်ငွေများပေါ်တွင်မကောက်ခံရ ၊ ထုတ်ပေးသည်။ အမြတ်ဝေစု ၊ သို့မဟုတ် မခွဲဝေရသေးသော အမြတ်ငွေများ တွင် ထိုအခြားနိုင်ငံ၌ဖြစ်ပေါ်သည်ဝင်ငွေ ၊ သို့မဟုတ် အမြတ်ငွေအားလုံး ၊ သို့မဟုတ် တစ်စိတ်တစ်ဒေသ ပါဝင်စေကာမူ မကောက်ခံရ။

အပိုဒ် - ၁၁
အ တိုး ငွေ

၁။ စာချုပ်ဝင်နိုင်ငံတွင် ဖြစ်ပေါ်၍ အခြားစာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူအားထုတ်ပေးသော အတိုးငွေပေါ်တွင် ထိုအခြားနိုင်ငံ၌ အခွန်မကောက်ခံနိုင်ပါ။

၂။ သို့ရာတွင် အဆိုပါ အတိုးငွေပေါ်တွင် ယင်းအတိုးငွေဖြစ်ပေါ်ရာ စာချုပ်ပါနိုင်ငံ၌ လည်းကောင်း ၊ ထိုနိုင်ငံ၏ ဥပဒေများနှင့်အညီလည်းကောင်း အခွန်မကောက်ခံနိုင်ပါ။ သို့ရာတွင် လက်ခံ ရရှိသူသည် အတိုးငွေ၏ အကျိုးကျေးဇူးရှိသော ပိုင်ရှင်ဖြစ်လျှင် ထိုသို့တောင်းခံသည်အခွန်သည် စုစုပေါင်း အတိုးငွေ၏တစ်ဆယ် (၁၀) ရာခိုင်နှုန်းထက် မပိုစေရ။

၃။ စာပိုဒ် - ၂ ပါ ပြဌာန်းချက်များ မည်သို့ပင်ရှိနေစေကာမူ စာချုပ်ဝင်နိုင်ငံတွင် ဖြစ်ပေါ်၍ အခြားစာချုပ်ဝင်နိုင်ငံ၏ အစိုးရအားထုတ်ပေးသော အတိုးငွေပေါ်တွင် ပထမဖော်ပြသည်နိုင်ငံ၌ အခွန်ကင်း လွတ်ခွင့်ရရှိစေရမည်။

၄။ စာပိုဒ်-၃ ပါ ကိစ္စ အလို့ငှာ “အစိုးရ” ဆိုသည် စကားရပ်သည် -
(က) မြန်မာနိုင်ငံအတွက်ဖြစ်လျှင် ၊ မြန်မာနိုင်ငံတော်အစိုးရကို ဆိုလို၍ အောက်ဖော်ပြပါ တို့ပါဝင်ရမည် -

- (၁) ပြည်နယ်များ၏အစိုးရ ၊
 - (၂) ဒေသန္တရအာဏာပိုင်များ ၊
 - (၃) စတင်ကျူဥပဒေအရ အဖွဲ့များ ၊
 - (၄) မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ၊
 - (၅) စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အာဏာရ အာဏာပိုင်များ အချင်းချင်း သဘောတူထားသည်အတိုင်း မြန်မာနိုင်ငံအစိုးရ လုံးလုံးလျားလျား ပိုင်ဆိုင် သည့် အဖွဲ့အစည်းတစ်ခုခု ၊
- (ခ) မလေးရှားနိုင်ငံအတွက်ဖြစ်လျှင် မလေးရှားနိုင်ငံ အစိုးရဖြစ်၍ အောက်ဖော်ပြပါ တို့ပါဝင်ရမည် -
- (၁) ပြည်နယ်များ၏အစိုးရများ ၊
 - (၂) ဒေသန္တရအာဏာပိုင်များ ၊
 - (၃) စတင်ကျူဥပဒေအရ အဖွဲ့များ ၊
 - (၄) သိဘယ်နိစ်နီဂါရာ မလေးရှားနှင့်
 - (၅) စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အာဏာရ အာဏာပိုင်များ အချင်းချင်း သဘောတူထားသည်အတိုင်း မလေးရှားနိုင်ငံ အစိုးရ လုံးလုံးလျားလျား ပိုင်ဆိုင်သည် အဖွဲ့အစည်းတစ်ခုခု ၊

၅။ ဤအပိုဒ်တွင် အသုံးပြုသည် " အတိုးငွေ"ဆိုသည် စကားရပ်သည် ကြွေးမြီဆိုင်ရာ တောင်းခံငွေအမျိုးမျိုးကို ပေါင်နှံမှဖြင့် အာမခံထားသည်ဖြစ်စေ ၊ မထားသည်ဖြစ်စေ ၊ မြီစား၏ အမြတ်ငွေ များတွင် ပါဝင်နိုင်ခွင့်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ယင်းကြွေးမြီဆိုင်ရာတောင်းခံငွေများမှ ဝင်ငွေကို ဆိုလိုသည် ။ အထူးအားဖြင့် အစိုးရငွေချေး သက်သေခံလက်မှတ်များမှ ဝင်ငွေနှင့် ငွေချေးစာချုပ်များနှင့် ဒီဘင်ချာငွေချေးစာချုပ်များမှ ဝင်ငွေကိုဆိုလိုသည် ။

၆။ အတိုးငွေများ၏ အကျိုးကျေးဇူးရှိသော ပိုင်ရှင်မှာ စာချုပ်ဝင်နိုင်ငံနှစ်ခုထိုင်သူဖြစ်၍ အတိုးငွေဖြစ်ပေါ်ရာ အခြားစာချုပ်ဝင်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို ထိုနိုင်ငံတွင်တည်ရှိသော အမြဲတမ်း တည်ထောင်ထားသောလုပ်ငန်းဌာနမှတစ်ဆင့် လုပ်ကိုင်နေလျှင်လည်းကောင်း အတိုးငွေထုတ်ပေးခြင်းနှင့် သက်ဆိုင်သော ကြွေးမြီဆိုင်ရာတောင်းခံငွေသည် အဆိုပါအမြဲတမ်းတည်ထောင်ထားသောလုပ်ငန်းဌာနနှင့် ထိရောက်စွာ ဆက်စပ်သည်ဖြစ်၍ စာပိုဒ်များ ၁ နှင့် ၂ ပါ ပြဌာန်းချက်များသည် မသက်ဆိုင်စေရ ။ အဆိုပါကိစ္စတွင် အပိုဒ် ၇ ပါ ပြဌာန်းချက်များနှင့် သက်ဆိုင်စေရမည် ။

၇။ အတိုးငွေထုတ်ပေးသူသည် ထိုနိုင်ငံကိုယ်တိုင် ၊ နိုင်ငံရေးနယ်ခွဲ ၊ ဒေသန္တရအာဏာပိုင် ၊ စတင်ကျူဥပဒေအရ အဖွဲ့ သို့မဟုတ် ထိုနိုင်ငံနှစ်ခုထိုင်သူဖြစ်လျှင် အတိုးငွေသည် စာချုပ်ဝင်နိုင်ငံ ဖြစ်ပေါ်သည်ဟု မှတ်ယူရမည် ။ သို့ရာတွင် အတိုးငွေထုတ်ပေးသူသည် စာချုပ်ဝင်နိုင်ငံ နှစ်ခုထိုင်သူ

ဖြစ်သည်ဖြစ်စေ ၊ မဖြစ်သည်ဖြစ်စေ ၊ စာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းတည်ထောင်ထားသောလုပ်ငန်းဌာန ရှိလျှင်သော်လည်းကောင်း ၊ ယင်းအမြဲတမ်း တည်ထောင်ထားသော လုပ်ငန်းဌာနနှင့်စပ်လျဉ်း၍ အတိုးငွေ ပေးရာ ကြွေးမြီတင်ရှိခြင်းဖြစ်လျှင်သော်လည်းကောင်း ၊ အဆိုပါ အတိုးငွေကို အဆိုပါ အမြဲတမ်းတည်ထောင် ထားသော လုပ်ငန်းဌာနက ကျခံလျှင်သော်လည်းကောင်း ၊ ထိုအခါ အဆိုပါ အတိုးငွေသည် အမြဲတမ်း တည်ထောင်ထား သောလုပ်ငန်းဌာန တည်ရှိရာနိုင်ငံတွင် ဖြစ်ပေါ်သည်ဟု မှတ်ယူရမည် ။

၈။ အတိုးငွေပေးသူနှင့် အကျိုးကျေးဇူးရှိသော ပိုင်ရှင်တို့စပ်ကြားတွင်ဖြစ်စေ ၊ ယင်းတို့ နှစ်ဦးနှင့် အခြားသူတစ်ဦးစပ်ကြားတွင်ဖြစ်စေ ရှိနေသော အထူးဆက်ဆံမှုကြောင့် ပေးသည်အတိုးငွေ ပေါင်းသည် ၊ ယင်းအတိုးငွေပေးရာ ကြွေးမြီဆိုင်ရာ တောင်းခံငွေကို ထောက်ထားလျက် ၊ အဆိုပါ ဆက်ဆံမှု မရှိခဲ့ပါမူ အတိုးငွေပေးသူနှင့် အကျိုးကျေးဇူးရှိသော ပိုင်ရှင်တို့သဘောတူညီဖြစ်သည် ၊ ငွေပေါင်းထက်ပိုမို များပြားနေလျှင် ဤအပိုဒ်ပါပြဌာန်းချက်များသည် နောက်ဆုံးဖော်ပြသည်ငွေပေါင်းနှင့်သာ သက်ဆိုင်စေ ရမည် ။ အဆိုပါကိစ္စတွင် ပေးငွေများ၏ ပိုမိုသောအစိတ်အပိုင်းပေါ်တွင် စာချုပ်ဝင်နိုင်ငံအသီးသီး၏ ဥပဒေများနှင့်အညီ ဤသဘောတူစာချုပ်ပါ အခြားပြဌာန်းချက်များကို ထောက်ထားသင့်သမျှထောက်ထား၍ အခွန်ကောက်ခံခြင်းကောက်ခံရမည် ။

အပိုဒ် - ၁၂

အကောက်တော်များ

၁။ စာချုပ်ဝင်နိုင်ငံတွင်ဖြစ်ပေါ်၍ အခြားစာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူအားထုတ်ပေးသော အကောက်တော်များပေါ်တွင်ထိုအခြားနိုင်ငံ၌အခွန်ကောက်ခံနိုင်သည်။

၂။ သို့ရာတွင် အဆိုပါ အကောက်တော်များပေါ်တွင် ယင်းအကောက်တော်များဖြစ်ပေါ်ရာ စာချုပ်ဝင် နိုင်ငံ၌လည်းကောင်း ၊ ထိုစာချုပ်ဝင်နိုင်ငံ၏ ဥပဒေများနှင့်အညီလည်းကောင်း ၊ အခွန်ကောက်ခံ နိုင်သည် ။ သို့ရာတွင် အကောက်တော်များ၏ အကျိုးကျေးဇူးရှိသော ပိုင်ရှင်သည် အခြားစာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူဖြစ်လျှင် ထိုသို့ တောင်းခံသည်အခွန်သည် စုစုပေါင်း အကောက်တော်များ၏ တစ်ဆယ် (၁၀) ရာခိုင်နှုန်း ထက်မပိုစေရ ။

၃။ ဤအပိုဒ်တွင် အသုံးပြုသည် “အကောက်တော်”ဆိုသည်စကားရပ်သည် တယ်လီဗေးရှင်း ၊ ရုပ်မြင်သံကြား ၊ သို့မဟုတ် ရေဒီယိုအသံလွှင့်ခြင်းအတွက် အသုံးပြုသော ရုပ်ရှင်ဖလင်ကား ၊ ဖလင်ကားများ သို့မဟုတ် တိတ်ခွေများအပါအဝင်ဖြစ်သော စာပေဆိုင်ရာ ၊ အနုပညာဆိုင်ရာ ၊ သို့မဟုတ် သိပ္ပံပညာဆိုင်ရာ လက်ရာများအတွက် စာမူပိုင်တစ်ခုခု ၊ မူပိုင်ခွင့် ၊ ကုန်အမှတ်တံဆိပ် ၊ ဒီဇိုင်းပုံစံ ၊ မော်ဒယ်ပုံစံ ၊ ပလယ်နံပုံစံ ၊ လျှို့ဝှက်ကိန်းသေနည်း သို့မဟုတ် လုပ်ငန်းစဉ်ကိုအသုံးပြုရန်အတွက် သို့မဟုတ် အသုံးပြုခွင့် အတွက်သော်လည်းကောင်း ၊ စက်မှုလက်မှုဆိုင်ရာ ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ၊ သို့မဟုတ် သိပ္ပံပညာ အသုံးအဆောင်များ သို့မဟုတ် စက်မှုလက်မှုဆိုင်ရာ ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ၊ သို့မဟုတ်

သိပ္ပံပညာဆိုင်ရာ ဗဟုသုတ အတွေ့အကြုံဆိုင်ရာ သတင်းအချက်အလက်များကို အသုံးပြုရန်အတွက် သို့မဟုတ် အသုံးပြုခွင့်အတွက်သော်လည်းကောင်း ၊ အဖိုးစားနားအဖြစ်ရရှိသော မည်သည့်ပေးငွေမျိုးကိုမဆို ဆိုလိုသည်။

၄။ အကောက်တော်များ၏ အကျိုးကျေးဇူးရှိသော ပိုင်ရှင်မှာ စာချုပ်ဝင်နိုင်ငံနှစ်ခုထိုင်သူဖြစ်၍ အကောက်တော်များဖြစ်ပေါ်ရာ အခြားစာချုပ်ဝင်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို ထိုနိုင်ငံတွင်တည်ရှိသော အမြဲတမ်းတည်ထောင်ထားသည် လုပ်ငန်းဌာနမှတစ်ဆင့် လုပ်ကိုင်နေလျှင်ဖြစ်စေ ၊ ထိုအခြားနိုင်ငံ၌ တည်ရှိသော တစ်သီးတစ်ခြား ပုဂ္ဂိုလ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်နေလျှင်ဖြစ်စေ ၊ အကောက်တော်များ ထုတ်ပေးခြင်းနှင့်သက်ဆိုင်သော အခွင့်အရေး သို့မဟုတ် ပစ္စည်းသည် အဆိုပါ အမြဲတမ်းတည်ထောင်ထားသည်လုပ်ငန်းဌာနနှင့် ထိရောက်စွာဆက်စပ်နေသည်ဖြစ်၍ စာပိုဒ်များ ၁ နှင့် ၂ ပါ ပြဌာန်းချက်များသည် မသက်ဆိုင်စေရ ။ အဆိုပါကိစ္စတွင် အပိုဒ် - ၇ ပါပြဌာန်းချက်များနှင့် သက်ဆိုင်စေ ရမည်။

၅။ အကောက်တော်များပေးဆောင်သူသည် ထိုနိုင်ငံကိုယ်တိုင် ၊ နိုင်ငံရေးနယ်ခွဲ ၊ ဒေသန္တရ အာဏာပိုင် ၊ စတက်ကျူဥပဒေအရ အဖွဲ့ သို့မဟုတ် ထိုနိုင်ငံ၏ နေထိုင်သူဖြစ်လျှင် အကောက်တော်များ သည် စာချုပ်ဝင်နိုင်ငံ၌ ဖြစ်ပေါ်သည်ဟုမှတ်ယူရမည် ။ သို့ရာတွင် အကောက်တော်များပေးဆောင်သူသည် စာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူဖြစ်သည်ဖြစ်စေ ၊ မဖြစ်သည်ဖြစ်စေ ၊ အကောက်တော်များပေးဆောင်ရန် တာဝန် နှင့် သက်ဆိုင်သော အမြဲတမ်းတည်ထောင်ထားသည်လုပ်ငန်းဌာနမှာ စာချုပ်ဝင်နိုင်ငံ၌ရှိလျှင်လည်းကောင်း ၊ အဆိုပါ အကောက်တော်များကို အဆိုပါ အမြဲတမ်း တည်ထောင်ထားသည် လုပ်ငန်းဌာနက ကျခံလျှင် လည်းကောင်း ၊ ထိုအခါ အဆိုပါ အကောက်တော်များသည် အမြဲတမ်း တည်ထောင်ထားသည်လုပ်ငန်းဌာန တည်ရှိရာနိုင်ငံတွင် ဖြစ်ပေါ်သည်ဟုမှတ်ယူရမည်။

၆။ အကောက်တော်ပေးဆောင်သူနှင့် အကျိုးကျေးဇူးရှိသော ပိုင်ရှင်တို့စပ်ကြားတွင်ဖြစ်စေ ၊ ယင်းတို့နှစ်ဦးနှင့်အခြားသူတစ်ဦးစပ်ကြားတွင်ဖြစ်စေ ၊ ရှိနေသော အထူးဆက်ဆံမှုကြောင့်ပေးဆောင်သည့် အကောက်တော်ငွေပေါင်းသည် ယင်းအကောက်တော်များပေးဆောင်ခြင်းနှင့် သက်ဆိုင်သော အသုံးပြုမှု ၊ အခွင့်အရေး ၊ သို့မဟုတ် သတင်းအချက်အလက်ကို ထောက်ထားလျက် အဆိုပါ ဆက်ဆံမှု မရှိခဲ့ပါမူ အကောက်တော်ပေးဆောင်သူနှင့် အကျိုးကျေးဇူးရှိသော ပိုင်ရှင်တို့ သဘောတူမည်ဖြစ်သည်ငွေပေါင်းထက် ပိုမိုများပြားနေလျှင် ၊ ဤအပိုဒ်ပါ ပြဌာန်းချက်များသည် နောက်ဆုံးဖော်ပြထားသည့် ငွေပေါင်းနှင့်သာ သက်ဆိုင်စေရမည် ။ အဆိုပါကိစ္စတွင် ပေးငွေများ၏ ပိုမိုသောအစိတ်အပိုင်းပေါ်တွင် စာချုပ်ဝင်နိုင်ငံ အသီးသီး၏ ဥပဒေများနှင့်အညီ ဤသဘောတူစာချုပ်ပါ အခြားပြဌာန်းချက်များကို ထောက်ထားသင့်သမျှ ထောက်ထား၍ အခွန်ကောက်ခံခြေကောက်ခံရမည်။

အပိုဒ် - ၁၃

ကျွမ်းကျင်မှုနည်းပညာအခွင့်အရေးများ

၁။ အကျိုးကျေးဇူးရှိသောပိုင်ရှင်ဖြစ်၍ ထိုအခြားနိုင်ငံတွင် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အခွန်ပေးဆောင်ရမည်ဖြစ်သော အခြားစာချုပ်ဝင်နိုင်ငံ၌နေထိုင်သူက စာချုပ်ဝင်နိုင်ငံတစ်ခုခုမှရရှိသည့် ကျွမ်းကျင်မှုနည်းပညာ အခွင့်အရေးများအပေါ်တွင် ပထမဖော်ပြသည့်စာချုပ်ဝင်နိုင်ငံ၌ စုစုပေါင်းကျွမ်းကျင်မှု နည်းပညာအခွင့်အရေး၏ တစ်ဆယ်ရာခိုင်နှုန်းထက်မပိုစေဘဲ အခွန်ကောက်ခံနိုင်သည်။ ။

၂။ ဤအပိုဒ်တွင်အသုံးပြုသည် “ကျွမ်းကျင်မှုနည်းပညာအခွင့်အရေးများ” ဆိုသည် စကားရပ်သည် ကျွမ်းကျင်မှုနည်းပညာဆိုင်ရာ စီမံအုပ်ချုပ်မှုဆိုင်ရာ သို့မဟုတ် အတိုင်ပင်ခံဆိုင်ရာ ဝန်ဆောင်မှုများအတွက် အစိုးရအဖွဲ့အစည်းနှင့် ပေးငွေများပေးသူ၏ အမှုထမ်းမှ တစ်ပါး အခြားသူအားပေးသော မည်သည့် ပေးငွေမျိုးကိုမဆို ဆိုလိုသည်။ ။

၃။ ကျွမ်းကျင်မှု နည်းပညာအခွင့်အရေးများ အကျိုးကျေးဇူးရှိသောပိုင်ရှင်မှာ စာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူဖြစ်၍ ကျွမ်းကျင်မှု နည်းပညာအခွင့်အရေးဖြစ်ပေါ်ရာ အခြားစာချုပ်ဝင်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို ထိုနိုင်ငံ၌ တည်ရှိသော အမြဲတမ်းတည်ထောင်ထားသော လုပ်ငန်းဌာနမှတစ်ဆင့် လုပ်ကိုင်နေလျှင်ဖြစ်စေ ၊ ထိုအခြားနိုင်ငံ၌ တစ်သီးတစ်ခြား ပုဂ္ဂိုလ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပြုလုပ်လျှင်ဖြစ်စေ ကျွမ်းကျင်မှု နည်းပညာအခွင့်အရေးများသည် အဆိုပါ အမြဲတမ်းတည်ထောင်ထားသော လုပ်ငန်းဌာန ၊ သို့မဟုတ် အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ထိရောက်စွာ ဆက်စပ်နေသည်ဖြစ်၍ ဤအပိုဒ်၏ စာပိုဒ်-၁ ပါ ပြဌာန်းချက်များသည် မသက်ဆိုင်စေရ။ ။ အဆိုပါကိစ္စနှင့် အပိုဒ်-၇ သို့မဟုတ် အပိုဒ်-၁၅ ဆိုင်သင့်ရာ ရာပါ ပြဌာန်းချက် များနှင့်သက်ဆိုင်စေရမည်။ ။

၄။ ကျွမ်းကျင်မှု နည်းပညာအခွင့်အရေးပေးသူသည် ထိုနိုင်ငံကိုယ်တိုင် ၊ နိုင်ငံရေးနယ်ခွဲ ၊ ဒေသန္တရအာဏာပိုင် ၊ စတက်ကျူဥပဒေအရ အဖွဲ့ ၊ သို့မဟုတ် ထိုနိုင်ငံ၌ နေထိုင်သူဖြစ်လျှင် ကျွမ်းကျင်မှု နည်းပညာ အခွင့်အရေးသည် စာချုပ်ဝင်နိုင်ငံ၌ ဖြစ်ပေါ်သည်ဟု မှတ်ယူရမည်။ ။ သို့ရာတွင် ကျွမ်းကျင်မှု နည်းပညာ အခွင့်အရေးပေးသူသည် စာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူဖြစ်သည်ဖြစ်စေ ၊ မဖြစ်သည်ဖြစ်စေ ၊ ကျွမ်းကျင်မှုနည်းပညာအခွင့်အရေးပေးရန် တာဝန်နှင့် သက်ဆိုင်သော အမြဲတမ်းတည်ထောင်ထားသည့် လုပ်ငန်းဌာနမှာ စာချုပ်ဝင်နိုင်ငံရှိလျှင်လည်းကောင်း ၊ အဆိုပါ ကျွမ်းကျင်မှု နည်းပညာအခွင့်အရေးကို အဆိုပါ အမြဲတမ်း တည်ထောင်ထားသောလုပ်ငန်းဌာနက ကျခံလျှင်လည်းကောင်း ၊ ထိုအခါ အဆိုပါ ကျွမ်းကျင်မှု နည်းပညာအခွင့်အရေးသည် အမြဲတမ်းတည်ထောင်ထားသည့် လုပ်ငန်းဌာနတည်ရှိရာ စာချုပ်ဝင်နိုင်ငံတွင် ဖြစ်ပေါ် သည်ဟု မှတ်ယူရမည်။ ။

၅။ ကျွမ်းကျင်မှု နည်းပညာအခွင့်အရေးများပေးသူနှင့် အကျိုးကျေးဇူးရှိသော ပိုင်ရှင်တို့၏ စပ်ကြား တွင်ဖြစ်စေ ၊ ယင်းတို့နှစ်ဦးနှင့်အခြားသူ တစ်ဦးစပ်ကြားတွင်ဖြစ်စေ ရှိနေသော အထူးဆက်ဆံမှုကြောင့် ပေးသည် ကျွမ်းကျင်မှု နည်းပညာအခွင့်အရေးပေးပေးသည် မည်သည် အကြောင်းကြောင့်မဆို ၊ အဆိုပါ ဆက်ဆံမှုရှိမဲ့ပါမို့ ကျွမ်းကျင်မှု နည်းပညာအခွင့်အရေးပေးသူနှင့် အကျိုးကျေးဇူးရှိသော ပိုင်ရှင်တို့ သဘောတူမည်ဖြစ်သည်။ ငွေပေါင်းထက်ပိုမိုများပြားနေလျှင် ဤစာပိုဒ်ပါ ပြဌာန်းချက်များသည် နောက်ဆုံး ဖော်ပြထားသည် ငွေပေါင်းနှင့်သာ သက်ဆိုင်စေရမည် ။ အဆိုပါကိစ္စတွင် ပေးငွေများ၏ ပိုမိုသောအစိတ် အပိုင်းပေါ်တွင် စာချုပ်ဝင်နိုင်ငံအသီးသီး၏ ဥပဒေများနှင့်အညီ ဤသဘောတူစာချုပ်ပါ အခြားပြဌာန်းချက် များကို ထောက်ထား သင့်သမျှ ထောက်ထား၍ အခွန်ကောက်ခံခြင်းကောက်ခံရမည် ။

အပိုဒ်-၁၄
အခြေပစ္စည်းမှမြတ်စွန်းငွေ

၁။ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် နေထိုင်သူတစ်ဦး၏ အခြားစာချုပ်ဝင် နိုင်ငံတစ်ခုတွင် တည်ရှိ သောမရွှေ့ပြောင်းနိုင်သောပစ္စည်းကို အပိုဒ် ၆ တွင် ရည်ညွှန်းထားသည်အတိုင်း လွှဲပြောင်းခြင်းမှ ဖြစ်ထွန်း သောမြတ်စွန်းငွေများအပေါ် ထိုအခြားနိုင်ငံတွင် အခွန်ကောက်ခံနိုင်သည် ။

၂။ စာချုပ်ဝင်နိုင်ငံတစ်ခုက အခြားစာချုပ်ဝင်နိုင်ငံတစ်ခုတွင် အမြဲတည်ထောင်ထားသော လုပ်ငန်းဌာန၏ ပစ္စည်းအစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်သည် ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုသော် လည်းကောင်း ၊ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် နေထိုင်သူတစ်ဦးက အခြားစာချုပ်ဝင်နိုင်ငံတစ်ခုတွင် သီးခြား ပုဂ္ဂိုလ်ဆိုင်ရာဝန်ဆောင်မှုဆောင်ရွက်ခြင်းအတွက်ရရှိသော ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုသော်လည်းကောင်း လွှဲပြောင်းခြင်းမှမြတ်စွန်းငွေများ (ယင်းအမြဲတမ်း တည်ထောင်ထားသည် လုပ်ငန်းဌာနကို သီးသန့်ဖြစ်စေ ၊ လုပ်ငန်းတစ်ရပ်လုံးကိုဖြစ်စေ လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေများအပါအဝင်) အပေါ် ထိုအခြားနိုင်ငံတွင် အခွန် ကောက်ခံနိုင်သည် ။

၃။ အပြည်ပြည်ဆိုင်ရာ ယာဉ်သွားလာရေး ဆောင်ရွက်လျက်ရှိသော သင်္ဘောများ သို့မဟုတ် လေယာဉ်တို့ကိုသော်လည်းကောင်း ၊ ယင်းသင်္ဘော သို့မဟုတ် လေယာဉ်၏ ခုတ်မောင်းပျံသန်းမှုနှင့် သက်ဆိုင်ရာသော ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုသော်လည်းကောင်း လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေများအပေါ် ယင်းလုပ်ငန်း တည်ရှိရာ စာချုပ်ဝင်နိုင်ငံတွင်သာလျှင် အခွန်ကောက်ခံရမည် ။

၄။ ကုမ္ပဏီတစ်ခု၏ ငွေကြေးစတော့ရှယ်ယာများကို လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေများအပေါ် ယင်းကုမ္ပဏီ၏ မရွှေ့ပြောင်းနိုင်သော ပင်မပစ္စည်းများတည်ရှိရာ စာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံ နိုင်သည် ။

၅။ စာပိုဒ်ခွဲ (၄) တွင် ဖော်ပြထားသည်မှအပ စာချုပ်ဝင်နိုင်ငံ၌တည်ရှိသော ကုမ္ပဏီတွင် ၃၅ ရာခိုင်နှုန်းပါဝင်မှုကို ကိုယ်စားပြုသည် အခြားအစုရှယ်ယာများကို လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေများအပေါ် ထိုနိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

၆။ စာပိုဒ်ခွဲ ၁၊ ၂၊ ၃၊ ၄ နှင့် ၅ တွင်ဖော်ပြထားသည်မှအပ အခြားပစ္စည်းတစ်ရပ်ရပ်ကို လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေများအပေါ် လွှဲပြောင်းသူနေထိုင်ရာ စာချုပ်ဝင်နိုင်ငံတွင်သာ အခွန်ကောက်ခံ ရမည်။

အပိုဒ် - ၁၅

သီးခြားပုဂ္ဂိုလ်ဆိုင်ရာ ဝန်ဆောင်မှုများ

၁။ ပညာရှင်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ သို့မဟုတ် အခြားအလားတူ သီးခြားဆောင်ရွက် ချက်များနှင့် စပ်လျဉ်း၍ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် နေထိုင်သူတစ်ဦး ရရှိသောဝင်ငွေအပေါ် ထိုနိုင်ငံတွင် သာလျှင် အခွန်ကောက်ခံရမည်။ သို့ရာတွင် အောက်ပါအခြေအနေများတွင် အခြားစာချုပ်ဝင်နိုင်ငံ၌လည်း ဝင်ငွေအပေါ် အခွန်ကောက်ခံနိုင်သည်။ -

- (က) အခြားစာချုပ်ဝင်နိုင်ငံတွင် ထိုသူနေထိုင်သောစုစုပေါင်းကာလသည် -
 - (၁) မြန်မာနိုင်ငံဖြစ်ပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း နှင့်
 - (၂) မလေးရှားနိုင်ငံဖြစ်ပါက သက်ဆိုင်ရာ ပြက္ခဒိန်နှစ်အတွင်း ၁၈၃ ရက် ထက်ကျော်လွန်လျှင်၊ သို့မဟုတ်
- (ခ) အခြားစာချုပ်ဝင်နိုင်ငံတွင် မိမိ၏ ဝန်ဆောင်မှုအတွက် အခကြေးငွေကို ထိုစာချုပ် ဝင်နိုင်ငံတွင် နေထိုင်သူက ပေးချေလျှင်၊ သို့မဟုတ် ထိုစာချုပ်ဝင်နိုင်ငံတွင် တည်ရှိသော အမြဲတမ်း တည်ထောင်ထားသည့် လုပ်ငန်းဌာနက ပေးချေလျှင် ယင်းငွေသည် -
 - (၁) မြန်မာနိုင်ငံဖြစ်ပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း၊
 - (၂) မလေးရှားနိုင်ငံဖြစ်ပါက သက်ဆိုင်ရာ ပြက္ခဒိန်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၃၀၀၀ ထက်ကျော်လွန်လျှင်။

၂။ “ ပညာရှင်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ” ဆိုသောစကားရပ်တွင် အထူးသဖြင့် သိပ္ပံ ပညာ ၊ စာပေ ၊ အနုပညာ ၊ ပညာရေး သို့မဟုတ် သင်ကြားရေးဆိုင်ရာ သီးခြားဆောင်ရွက်မှုများအပြင် သမားတော်ကြီးများ ၊ ရှေ့နေများ ၊ အင်ဂျင်နီယာများ ၊ ဗိသုကာများ ၊ သွားဆရာဝန်များနှင့် စာရင်းကိုင်များ၏ သီးခြား ဆောင်ရွက်မှုများလည်း ပါဝင်သည်။

အပိုဒ် - ၁၆

အမှီပြုပုဂ္ဂိုလ်က ဆိုင်ရာ ဝန်ဆောင်မှုများ

၁။ အပိုဒ်များ ၁၇ ၊ ၁၉ နှင့် ၂၀ ပါ ပြဌာန်းချက်များကို ထောက်ထား၍ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် နေထိုင်သူတစ်ဦးက အခြားစာချုပ်ဝင်နိုင်ငံတွင် လုပ်ကိုင်ရခြင်းမဟုတ်လျှင် ယင်းလုပ်ကိုင်သောအလုပ်နှင့် စပ်လျဉ်း၍ ရရှိသော လစာလုပ်ခနှင့် အခြားအလားတူ အခကြေးငွေများအပေါ် ထိုနိုင်ငံတွင်သာလျှင် အခွန်ကောက်ခံရမည်။ အခြားစာချုပ်ဝင်နိုင်ငံတွင် လုပ်ကိုင်ရလျှင် ယင်းမှရရှိသောဝင်ငွေအပေါ် ထိုအခြားနိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

၂။ စာပိုဒ်ခွဲ ၁ ၏ ပြဌာန်းချက်များ မည်သို့ပင်ရှိနေစေကာမူ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် နေထိုင်သူတစ်ဦးက အခြားစာချုပ်ဝင်နိုင်ငံတွင် လုပ်ကိုင်ရသောအလုပ်နှင့်စပ်လျဉ်း၍ရရှိသောဝင်ငွေအပေါ် ၊ အကယ်၍ -

- (က) ဝင်ငွေရရှိသူသည် ထိုအခြားနိုင်ငံတွင် နေထိုင်သောစုစုပေါင်းကာလသည် -
 - (၁) မြန်မာနိုင်ငံဖြစ်ပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ၊
 - (၂) မလေးရှားနိုင်ငံဖြစ်ပါက သက်ဆိုင်ရာ ပြက္ခဒိန်နှစ်အတွင်း ၁၈၃ ရက်ထက် မကျော်လွန်လျှင် ၊
- (ခ) အခကြေးငွေကို အခြားနိုင်ငံတွင် နေထိုင်သူ မဟုတ်သော အလုပ်ရှင်က ၊ သို့မဟုတ် အလုပ်ရှင်ကို ကိုယ်စားထုတ်ပေးအပ်ပြီး ၊
- (ဂ) အခကြေးငွေကို အခြားစာချုပ်ဝင်နိုင်ငံတွင် နေထိုင်သူကဖြစ်စေ ၊ အခြားနိုင်ငံတွင် အလုပ်ရှင်ကရှိသည် အမြဲတမ်းတည်ထောင်ထားသည် ၊ လုပ်ငန်းဌာနကဖြစ်စေကျခံခြင်းမဟုတ်လျှင် -

ပထမဖော်ပြသောနိုင်ငံတွင်သာလျှင် အခွန်ကောက်ခံရမည်။

၃။ ဤအပိုဒ်၏ အထက်ပြဌာန်းချက်များ မည်သို့ပင်ရှိနေစေကာမူ စာချုပ်ဝင်နိုင်ငံတစ်ခု၏ လုပ်ငန်းက အပြည်ပြည်ဆိုင်ရာ ယာဉ်သွားလာရေးတွင် ဆောင်ရွက်နေသည့် သင်္ဘောသို့မဟုတ် လေယာဉ်ပေါ်တွင်လုပ်ကိုင်ရသော အလုပ်နှင့် စပ်လျဉ်းသည် အခကြေးငွေအပေါ် ထိုနိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

အပိုဒ် - ၁၇

ဒါရိုက်တာများ၏ အခငွေများ

၁။ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် နေထိုင်သူတစ်ဦးက အခြားစာချုပ်ဝင်နိုင်ငံတစ်ခု၌ တည်ရှိသော ကုမ္ပဏီတွင် ဒါရိုက်တာများ ၊ အဖွဲ့ဝင်အနေဖြင့် ရရှိသည်။ ဒါရိုက်တာများ၏ အခငွေများနှင့် အခြားအလားတူ ပေးငွေများအပေါ် ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။ ။

အပိုဒ် - ၁၈

အနုပညာရှင်များနှင့် အားကစားသမားများ

၁။ အပိုဒ် ၁၅ နှင့် အပိုဒ် ၁၆ တို့တွင် မည်သို့ပင် ပြဌာန်းပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံတစ်ခု တွင် နေထိုင်သူတစ်ဦးက အခြားစာချုပ်ဝင်နိုင်ငံတစ်ခု၌ ပြဇာတ် ၊ ရုပ်ရှင် ၊ ရေဒီယို ၊ ရုပ်မြင်သံကြား စသည် တို့တွင် ဖျော်ဖြေသူတစ်ဦးအနေဖြင့်ဖြစ်စေ ၊ ဂီတပညာရှင်တစ်ဦးအနေဖြင့်ဖြစ်စေ ၊ အားကစားသမားတစ်ဦး အနေဖြင့်ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ ဆောင်ရွက်ခြင်းမှရရှိသောဝင်ငွေအပေါ် ထိုအခြားနိုင်ငံတွင် အခွန်ကောက်ခံ နိုင်သည်။ ။

၂။ ဖျော်ဖြေသူတစ်ဦး သို့မဟုတ် အားကစားသမားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ သို့မဟုတ် ဆက်စပ်၍ရရှိသောဝင်ငွေသည် ထိုသူကိုယ်တိုင်အတွက်မဟုတ်ဘဲ အခြားပုဂ္ဂိုလ် တစ်ဦး အတွက် ဖြစ်ထွန်းခဲ့လျှင် ဤသဘောတူစာချုပ်၏ အပိုဒ်များ ၇ ၊ ၁၅ နှင့် ၁၆ တို့တွင် မည်သို့ပင် ပြဌာန်းပါရှိစေ ကာမူ ထိုဝင်ငွေအပေါ် ဖျော်ဖြေသူ သို့မဟုတ် အားကစားသမားက ဆောင်ရွက်မှုပြုလုပ်ခဲ့ရာ စာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။ ။

၃။ ဤအပိုဒ်၏ စာပိုဒ်များ ၁ နှင့် ၂ တွင် မည်သို့ပင် ပြဌာန်းပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံ နှစ်နိုင်ငံလုံး၏ သဘောတူညီချက်အရ ယဉ်ကျေးမှု သို့မဟုတ် အားကစားဖလှယ်ရေး အစီအစဉ်၏ လုပ်ငန်း ဘောင်အတွင်း ဤအပိုဒ်၏ စာပိုဒ် ၁ တွင် ရည်ညွှန်းသော ဆောင်ရွက်မှုများမှ ဖြစ်ထွန်းသော ဝင်ငွေအပေါ် ယင်းဆောင်ရွက်မှုများ ပြုလုပ်ရာ စာချုပ်ဝင်နိုင်ငံတွင် အခွန်ကင်းလွတ်ခွင့်ပြုရမည်။ ။

အပိုဒ် - ၁၉

ပင်စင်ငွေနှင့် နှစ်စဉ်ရငွေ

၁။ အပိုဒ် ၂၀ ၏ စာပိုဒ် ၂ ပါပြဋ္ဌာန်းချက်များကို ထောက်ထား၍ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် ဖြစ်ပေါ်သော လုပ်ဆောင်ခဲ့ပြီးအလုပ်အတွက် ပင်စင်ငွေနှင့် အခြားအလားတူအခကြေးငွေ သို့မဟုတ် နှစ်စဉ် ရငွေကို အခြားစာချုပ်ဝင်နိုင်ငံတစ်ခုတွင်နေထိုင်သူတစ်ဦးအား ထုတ်ပေးလျှင် ယင်းငွေအပေါ် ထိုအခြား နိုင်ငံတွင်သာ အခွန်ကောက်ခံရမည်။

၂။ “ နှစ်စဉ်ရငွေ ” ဆိုသည်စကားရပ်မှာ ငွေ သို့မဟုတ် ငွေကြေးတန်ဖိုးဖြင့် အလုံအလောက် အပြည့်အဝပေးအပ်ရန် တာဝန်အရ တစ်သက်တာအတွင်းဖြစ်စေ သီးခြားဖော်ပြထားသော သို့မဟုတ် သတ်မှတ်ပေးနိုင်သော ကာလအတွင်းဖြစ်စေ သတ်မှတ်ထားသောအကြိမ်များဖြင့် အခါအားလျော်စွာထုတ် ပေးသည့် သတ်မှတ်ငွေကို ဆိုလိုသည်။

အပိုဒ် - ၂၀

အစိုးရအမှယမ်းရွက်ခြင်း

၁။ (က) စာချုပ်ဝင်နိုင်ငံတစ်ခုကဖြစ်စေ ယင်းနိုင်ငံ၏ နိုင်ငံရေးနယ်ခွဲ သို့မဟုတ် ဒေသန္တရ အာဏာပိုင် သို့မဟုတ် စတက်ကျူဥပဒေအရ အဖွဲ့တစ်ရပ်ကဖြစ်စေ ယင်းတို့ အတွက် အမှယမ်းရွက်ပေးသော ပုဂ္ဂိုလ်တစ်ဦးချင်းသို့ ထုတ်ပေးသော ပင်စင်ငွေ မှအပ အခကြေးငွေအပေါ် ထိုနိုင်ငံတွင် အခွန်ကောက်ခံရမည်။

(ခ) သို့ရာတွင် ယင်းအမှယမ်းရွက်ခြင်းကို အခြားစာချုပ်ဝင်နိုင်ငံတစ်ခုတွင် ပြုလုပ် ပေးရပြီး အခကြေးငွေရရှိသူမှာ ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် နေထိုင်သူဖြစ်ကာ -

- (၁) ထိုအခြားနိုင်ငံ၏ တိုင်းရင်းသားဖြစ်လျှင်သော်လည်းကောင်း
- (၂) ယင်းအမှယမ်းရွက်ခြင်းကိစ္စ အတွက်သာ ထိုအခြားနိုင်ငံတွင် နေထိုင်သူ အဖြစ် ရောက်ရှိမသွားလျှင်သော်လည်းကောင်း ထိုအခကြေးငွေအပေါ် အခြား စာချုပ်ဝင်နိုင်ငံတွင်သာ အခွန်ကောက်ခံရမည်။

၂။ စာချုပ်ဝင်နိုင်ငံတစ်ခုကဖြစ်စေ ယင်းနိုင်ငံ၏ နိုင်ငံရေးနယ်ခွဲ သို့မဟုတ် ဒေသန္တရ အာဏာပိုင် သို့မဟုတ် စတက်ကျူဥပဒေအရ အဖွဲ့တစ်ရပ်ကဖြစ်စေ ယင်းတို့အတွက် အမှယမ်း ရွက်ပေးသော ပုဂ္ဂိုလ်တစ်ဦးချင်းသို့ ထုတ်ပေးသော သို့မဟုတ် ယင်းတို့ ထူထောင်ထားသော ရန်ပုံငွေမှ ထုတ်ပေးသော ပင်စင်ငွေအတွက် ထိုနိုင်ငံတွင်သာ အခွန်ကောက်ခံရမည်။

၃။ အပိုဒ်များ ၁၆ ၊ ၁၇ နှင့် ၁၉ ပါပြဋ္ဌာန်းချက်များသည် စာချုပ်ဝင်နိုင်ငံတစ်ခုကဖြစ်စေ ယင်းနိုင်ငံ၏ နိုင်ငံရေးနယ်ခွဲ သို့မဟုတ် ဒေသန္တရအာဏာပိုင် သို့မဟုတ် စတက်ကျဉ်ပဒေအရ အဖွဲ့တစ်ရပ် ကဖြစ်စေ ဆောင်ရွက်သော စီးပွားရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ပြုလုပ်သော အမှယမ်းရွက်ခြင်းများနှင့် သက်ဆိုင်သော အခကြေးငွေ သို့မဟုတ် ပင်စင်ငွေတို့နှင့်အကျုံးဝင်စေရမည်။

အပိုဒ် - ၂၁

ကျောင်းသားများနှင့် သင်တန်းသားများ

အခြားစာချုပ်ဝင်နိုင်ငံတစ်ခုသို့ သွားရောက်မည်ဆဲဆဲတွင် စာချုပ်ဝင်နိုင်ငံတစ်ခုတွင် နေထိုင်သူဖြစ်ပြီး ယာယီအားဖြင့် ထိုအခြားနိုင်ငံတွင်ရောက်ရှိနေသူတစ်ဦးသည် -

(၁) ထိုအခြားနိုင်ငံတွင် အသိအမှတ်ပြု တက္ကသိုလ်၊ ကောလိပ်၊ ကျောင်း သို့မဟုတ် အလားတူ အသိအမှတ်ပြုပညာရေးဆိုင်ရာ အသင်းအပင်းတစ်ရပ် တွင် ပညာသင်ကျောင်းသားဖြစ်လျှင်၊

(၂) စီးပွားရေးလုပ်ငန်းဆိုင်ရာ သို့မဟုတ် စက်မှုပညာဆိုင်ရာ အလုပ်သင် ဖြစ်လျှင်၊ သို့မဟုတ်

(၃) နှစ်နိုင်ငံအနက် တစ်နိုင်ငံ၏ အစိုးရကဖြစ်စေ၊ သိပ္ပံဆိုင်ရာ၊ ပညာရေး ဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ သို့မဟုတ် လျှို့ဝှက်ရေးဆိုင်ရာ အဖွဲ့အစည်းက ဖြစ်စေ၊ နှစ်နိုင်ငံအနက် တစ်နိုင်ငံ အစိုးရပါဝင်သော ကျွမ်းကျင်မှုနည်းပညာ အကူအညီပေးရေး အစီအစဉ်တစ်ရပ် အရဖြစ်စေသင်ကြားရေး၊ သုတေသနပြု ရေး နှင့် လေ့ကျင့်ရေးအတွက် အဓိကရည်ရွယ်၍ ချီးမြှင့်သောထောက်အပံ့ ခွင့်ပြုငွေ သို့မဟုတ် ဆုတစ်ရပ်ကို ရရှိခံစားရသူဖြစ်လျှင် -
ထိုသူနှင့်စပ်လျဉ်း၍

(၁) နေထိုင်စားသောက်ရေး၊ သင်ကြားရေး၊ လေ့လာရေး၊ သုတေသနနှင့်လေ့ကျင့်မှု အတွက် ပြည်ပမှလွှဲပို့ငွေများ၊

(၂) အဆိုပါအထောက်အပံ့ ခွင့်ပြုငွေ သို့မဟုတ် ဆုပမာဏ၊

(၃) ထိုအခြားနိုင်ငံတွင် မိမိ၏ သင်ကြားရေးသုတေသနနှင့် လေ့ကျင့်ရေးအတွက် သို့မဟုတ် မိမိ စားဝတ်နေရေးအတွက် လိုအပ်၍ ထိုသူ ဆောင်ရွက်ရသော အလုပ်မှ ရရှိသော တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၅၀၀ ထက်မပိုသော အခကြေးငွေတို့ အပေါ် ထိုအခြားနိုင်ငံတွင် အခွန်ကင်းလွတ်ခွင့်ပြုရမည်။

အပိုဒ် - ၂၂

ဆရာများနှင့် သုတေသီများ

၁။ အခြားစာချုပ်ဝင် နိုင်ငံတစ်ခုသို့ သွားရောက်မည်ဆဲဆဲ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် နေထိုင်သူဖြစ်ပြီး အဓိကအားဖြင့် သုတေသနလုပ်ငန်းဆောင်ရွက်သည်အများနှင့်သက်ဆိုင်သော တက္ကသိုလ် ၊ ကောလိပ် ၊ အသင်းအပင်းနှင့် အခြားအလားတူ အသင်းအပင်းတစ်ရပ်၏ ဖိတ်ကြားချက်အရ ထိုအများနှင့် သက်ဆိုင်သော အသင်းအပင်းများတွင် ပညာသင်ကြားပေးရန် သို့မဟုတ် သုတေသနပြုရန်သက်သက်ဖြင့် နှစ်နှစ်ထက် မပိုသော ကာလအတွက် ထိုအခြားနိုင်ငံသို့ သွားရောက်ပါက ထိုသင်ကြားခြင်း သို့မဟုတ် သုတေသနပြုလုပ်ခြင်း သို့မဟုတ် နှစ်ရပ်လုံးမှရရှိသောဝင်ငွေအပေါ် ပထမဖော်ပြသော စာချုပ်ဝင်နိုင်ငံ တွင်သာ အခွန်ကောက်ခံရန်ဖြစ်ပြီး ထိုအခြားနိုင်ငံတွင် ကင်းလွတ်ခွင့်ပြုရမည်။

၂။ အပိုဒ်ခွဲ ၁ ပါ ပြဋ္ဌာန်းချက်သည် အများပြည်သူအကျိုး အတွက်မဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပုဂ္ဂိုလ်အချို့၏ ပုဂ္ဂလိကအကျိုးအတွက်သာ ဆောင်ရွက်ခြင်းဖြစ်သော သုတေသနလုပ်ငန်းမှ ရရှိသောဝင်ငွေနှင့် မသက်ဆိုင် စေရ။

အပိုဒ် - ၂၃

အတိအလင်းဖော်ပြထားသောဝင်ငွေ

၁။ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် နေထိုင်သူတစ်ဦး၏ဝင်ငွေသည် ဤသဘောတူစာချုပ်၏ အထက်အပိုဒ်များတွင် အတိအလင်း ဖော်ပြထားခြင်းမရှိသော ဝင်ငွေအမျိုးအစားဖြစ်လျှင် ယင်းဝင်ငွေ အပေါ် ထိုနိုင်ငံတွင်သာ အခွန်ကောက်ခံရမည်။ သို့ရာတွင် ယင်းဝင်ငွေသည် အခြားစာချုပ်ဝင် နိုင်ငံ အတွင်းရှိ အရင်းအမြစ်များမှ ဖြစ်ထွန်းလာလျှင်မူ ထိုအခြားနိုင်ငံကလည်းအခွန်ကောက်ခံနိုင်သည်။

အပိုဒ် - ၂၄

သက်သာခွင့်ကိုကန့်သတ်ခြင်း

- ဤသဘောတူစာချုပ်အရ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ အရင်းအမြစ်မှရရှိသည့် ဝင်ငွေ အပေါ် ထိုစာချုပ်ဝင်နိုင်ငံတွင် အခွန်ကင်းလွတ်ခွင့်ပြုလျှင် သို့မဟုတ် လျော့ပေါ့သောနှုန်းထားဖြင့် အခွန် ကောက်ခံလျှင် (အခြားစည်းကမ်းချက်များဖြင့်ဖြစ်စေ ၊ မပါဘဲဖြစ်စေ) -

- ထို့ပြင် အခြားစာချုပ်ဝင်နိုင်ငံ၏ တည်ဆဲဥပဒေများအရ အဆိုပါဝင်ငွေသည် အခြားစာချုပ် ဝင်နိုင်ငံသို့ လွှဲပို့သည် သို့မဟုတ် ထိုနိုင်ငံရှိသော ငွေပမာဏအပေါ် ရည်ညွှန်းကောက်ခံရန်ဖြစ်ပြီး ငွေပမာဏ တစ်ရပ်လုံးအပေါ် ရည်ညွှန်းခြင်းမဟုတ်လျှင် -
- ဤသဘောတူစာချုပ်အရ ပထမဖော်ပြသည် စာချုပ်ဝင်နိုင်ငံတွင် ခွင့်ပြုသောအခွန် ကင်းလွတ်ခွင့် သို့မဟုတ် အခွန်လျော့ပေါ့ခွင့်သည်
- ထိုအခြားစာချုပ်ဝင်နိုင်ငံသို့ လွှဲပို့သည် သို့မဟုတ် ထိုနိုင်ငံရှိသော ဝင်ငွေအပေါ် သက်ဆိုင် စေရမည်။

အပိုဒ် - ၂၅

နှစ်ထပ်အခွန်ကောက်ခံခြင်းကို ပပျောက်စေခြင်း

၁။ ဤသဘောတူစာချုပ်တွင် ဆန့်ကျင်ဘက် အတိအလင်းပြဌာန်းထား သည်မှတစ်ပါး ၊ စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံ၏ တည်ဆဲဥပဒေများသည် ဝင်ငွေခွန်ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ ဆက်လက် အတည်ဖြစ်ရမည်။ ဝင်ငွေအပေါ် စာချုပ်ဝင်နှစ်နိုင်ငံစလုံးတွင် အခွန်ပေးဆောင်ရမည်ဆိုပါက ၊ ဤအပိုဒ် ၏ အောက်ဖော်ပြပါ စာပိုဒ်များနှင့်အညီ နှစ်ထပ်အခွန် ကောက်ခံခြင်းမှ သက်သာခွင့်ပေးရမည်။

၂။ ပြည်ထောင်စုမြန်မာနိုင်ငံအနေဖြင့် မလေးရှားနိုင်ငံမှရရှိသည့် ဝင်ငွေသည် မလေးနိုင်ငံ တွင် အခွန်ထမ်းဆောင်ပြီးဖြစ်ပါက ထိုဝင်ငွေအတွက် မြန်မာနိုင်ငံတွင် အခွန်ထမ်းဆောင်ရန်မလိုတော့ဘဲ ရငွေအဖြစ် ခွင့်ပြုမည်။ (သို့သော် ရငွေသည် ထိုဝင်ငွေဖြစ်ပေါ်စေသည်၊ ရငွေကို မပေးမီတွက်ချက်မှုအရ မြန်မာအခွန် အစိတ်အပိုင်းထက် ပို၍မကျော်လွန်စေရ။)

၃။ မလေးရှားနိုင်ငံမှအပ အခြားမည်သည်နိုင်ငံတွင်မဆို မလေးရှားနိုင်ငံသို့ ပေးဆောင် ရမည့် အခွန်ကိုပေးဆောင်ရန်မလိုဘဲ ရငွေအဖြစ် ခွင့်ပြုခြင်းနှင့် သက်ဆိုင်သည်၊ မလေးရှားနိုင်ငံ၏ ဥပဒေ များနှင့် မဆန့်ကျင်စေဘဲ မြန်မာနိုင်ငံ၏ ဥပဒေများအရ သော်လည်းကောင်း ၊ ဤသဘောတူစာချုပ် အရသော်လည်းကောင်း ၊ မလေးရှားနိုင်ငံတွင် နေထိုင်သူတစ်ဦးသည် မြန်မာနိုင်ငံမှရရှိသည့် ဝင်ငွေအပေါ် မြန်မာနိုင်ငံသို့ အခွန်ပေးဆောင်ရမည်ဆိုပါက ထိုဝင်ငွေနှင့် စပ်လျဉ်းသည့် မလေးရှားနိုင်ငံသို့ ပေးဆောင် ရန် မလိုတော့ဘဲ ရငွေအဖြစ်ခွင့်ပြုသည်။ အဆိုပါဝင်ငွေသည် မြန်မာနိုင်ငံတွင်တည်ရှိသော ကုမ္ပဏီ တစ်ခုမှ မလေးရှားနိုင်ငံတွင်တည်ရှိသော ကုမ္ပဏီတစ်ခုသို့ အမြတ်ဝေစုပေးရာ မိမိ၏ဝင်ငွေနှင့်စပ်လျဉ်း၍ ထိုကုမ္ပဏီ ကပေးဆောင်ရမည်၊ မြန်မာအခွန်ကို ရငွေတွင်ထည့်သွင်း ရေတွက်ရမည်။ သို့ရာတွင် ရငွေသည် ရငွေ မပေးမီ ရေတွက်သည်၊ အဆိုပါဝင်ငွေအမျိုးအစားနှင့် သင့်လျော်သော မလေးရှားအခွန် အစိတ်အပိုင်းထက် မပိုစေရ။

၄။ ဤအပိုဒ်၏ စာပိုဒ် ၃ ပါ ကိစ္စရပ်များအတွက် “ ပေးဆောင်ရမည် မြန်မာအခွန် ” ဆိုသည် စကားရပ်တွင် -

ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည်နေ့တွင် အတည်ဖြစ်နေသည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် အထူးအခွင့်အရေး ပေးထားသော ဥပဒေများနှင့်အညီ မြန်မာနိုင်ငံက ကင်းလွတ်ခွင့် သို့မဟုတ် လျော့ပေါ့ခြင်းမရှိပါက မြန်မာနိုင်ငံသို့ ပေးဆောင် ရမည် အခွန်ပမာဏ သို့မဟုတ် စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အာဏာရ အာဏာပိုင်များ၏ သဘောတူညီချက် ဖြင့် အထက်ဖော်ပြပါ ဥပဒေများနှင့် အခြေခံအားဖြင့် အလားတူ သဘောသဘာဝရှိသော ဥပဒေများကို ပြောင်းလဲ ပြင်ဆင်ပြီး အစားထိုးပြဋ္ဌာန်းခြင်း သို့မဟုတ် အသစ်ထပ်ဖြည့် ပြဋ္ဌာန်းခြင်းဖြင့် မြန်မာနိုင်ငံသို့ ပေးဆောင်ရမည် အခွန်ပမာဏတို့ ပါဝင်သည်ဟု မှတ်ယူရမည် ။

၅။ ဤအပိုဒ်၏ စာပိုဒ် ၂ ပါ ကိစ္စရပ်များအတွက် “ ပေးဆောင်ရမည် မလေးရှားအခွန် ” ဆိုသည် စကားရပ်တွင် -

ဤသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝင်ငွေအပေါ် လျော့ပေါ့သောနှုန်းထား ဖြင့် အခွန်စည်းကြပ်ခြင်း မပြုလျှင်ဖြစ်စေ ၊ အခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်မပေးလျှင်ဖြစ်စေ ၊ ထို့ပြင် မလေးရှားနိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် မလေးရှားဥပဒေများအရ အထူးအခွင့်အရေး ပေးထားလျှင်ဖြစ်စေ ၊ စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အာဏာရ အာဏာပိုင်များ၏ သဘော တူညီချက်ဖြင့် အထက်ဖော်ပြပါ ဥပဒေများနှင့် အခြေခံအားဖြင့် အလားတူ သဘောသဘာဝရှိသော အခြား ပြဋ္ဌာန်းချက်များကို ပြောင်းလဲ ပြင်ဆင်၍ဖြစ်စေ ၊ အသစ်ထပ်ဖြည့်ပြဋ္ဌာန်း၍ဖြစ်စေ ၊ မလေးရှားနိုင်ငံ၏ ဥပဒေ များနှင့် ဤသဘောတူစာချုပ်အရ မလေးရှားနိုင်ငံ အရင်းအမြစ်များမှ ရရှိသည်ဝင်ငွေအပေါ် မလေးရှားနိုင်ငံ သို့ ပေးဆောင်ရမည်အခွန် ပါဝင် သည်ဟု မှတ်ယူရမည် ။

အပိုဒ် - ၂၆

ခွဲခြားမှုမပြုလုပ်ရေး

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားများအား အခြားစာချုပ်ဝင်နိုင်ငံတွင် အလားတူ အခြေအနေမျိုးတွင် တိုင်းရင်းသားများသည် အခွန်ပေးဆောင်ခြင်းနှင့် ဆက်စပ်သည် လိုအပ်ချက်ထက်ပိုမို ဝန်လေးသော အခွန်ပေးဆောင်ခြင်းနှင့် ဆက်စပ်သည်လိုအပ်ချက်များအတွက် ပေးဆောင်ရန် တာဝန် မရှိစေရ ။

၂။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ လုပ်ငန်းသည် အခြားစာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းတည် ထောင်ထားသည် အလုပ်ဌာနအပေါ် အခွန်ကောက်ခံရာတွင်အခြားနိုင်ငံ၏ အလားတူလုပ်ငန်း လုပ်ကိုင်နေ သည် လုပ်ငန်းအတွက် အခွန်စည်းကြပ်သည်ထက် မလျော့နည်းစေရ။

၃။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ လုပ်ငန်းများကို စာချုပ်ဝင် အခြားနိုင်ငံတစ်နိုင်ငံတွင် နေထိုင် သူတစ်ဦး သို့မဟုတ် အများက မတည်ငွေရင်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လုပ်ငန်းတစ်ရပ်လုံး ကိုဖြစ်စေ ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ၊ ပိုင်ဆိုင်သည် သို့မဟုတ် ထိန်းချုပ်သည်လုပ်ငန်းများသည် ထိုအရပ်ဒေသနှင့်ဆက်စပ်နေသည် ပထမဖော်ပြသည်နိုင်ငံ၏ မည်သည့်အခွန် သို့မဟုတ် မည်သည့် လိုအပ်ချက်ကိုမျှ ပေးဆောင်ရန်တာဝန်မရှိစေရ။ ။ ထို့ပြင် ပထမဖော်ပြသည်နိုင်ငံ၏ အလားတူလုပ်ငန်း များတွင် အခြားနည်း သို့မဟုတ် အခွန်ကောက်ခံခြင်းထက် ပိုမိုတာဝန်ကြီးလေးစေပြီး ဆက်စပ်နေသည် လိုအပ်ချက်များမဖြစ်စေရ။

၄။ ဤအပိုဒ်ပါ မည်သည့်အချက်ကမျှ အောက်တွင်ဖော်ပြထားသည်တို့နှင့်စပ်လျဉ်း၍ တာဝန်ရှိ သည်ဟု အဓိပ္ပာယ်မကောက်ယူရ -

- (က) စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံသည် မိမိနိုင်ငံတွင် နေထိုင်ကြသူများ ချီးမြှင့်သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများ၊ သက်သာခွင့်များ ၊ အခွန်လျော့ပေါ့ချက်များ ကို အခြားစာချုပ်ဝင်နိုင်ငံတွင် နေထိုင်သူ ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် သူ၏ လူမှု အဆင့်အတန်း သို့မဟုတ် မိသားစုတာဝန်အရ ချီးမြှင့်ရန်
- (ခ) မလေးရှားနိုင်ငံက မလေးရှားနိုင်ငံတွင် နေထိုင်ခြင်းမရှိသည် မလေးရှား တိုင်းရင်းသားများအပေါ် ထိုပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများ၊ သက်သာခွင့်များ ၊ အခွန်လျော့ပေါ့ချက်များကို ချီးမြှင့်ရန် မလေးရှားနိုင်ငံတွင် နေထိုင်ခြင်းမရှိသည် မလေးရှားတိုင်းရင်းသားများအတွက်သာလျှင် ဤသဘောတူစာချုပ်ကို လက်မှတ် ရေးထိုး သည်နေ့ရက်တွင် ဥပဒေနှင့်အညီ ရရှိနိုင်မည်ဖြစ်သည်။ ။

၅။ အကယ်၍ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံသည် ယင်းနိုင်ငံ၏ အမျိုးသားရေး မူဝါဒ ၊ စံချိန်စံညွှန်း ၊ တို့နှင့်အညီ ယင်းနိုင်ငံ၏ တိုင်းရင်းသားများကို စီးပွားရေးတိုးတက်မှုမြှင့်တင်ရန် ရည်ရွယ်၍ အခွန်လျော့ပေါ့ ကာ ဆွဲဆောင်မှုပေးခြင်းသည် ဤအပိုဒ်အရ ခွဲခြားခြင်းဖြစ်သည်ဟု အဓိပ္ပာယ်မကောက်ယူရ။

၆။ ဤအပိုဒ်တွင် “ အခွန်ကောက်ခံခြင်း ” ဟူသောစကားရပ်သည် ဤသဘောတူစာချုပ်အရ ကောက်ခံသည်အခွန်များကိုဆိုလိုသည်။ ။

အပိုဒ် - ၂၇

နှစ်ဘက်သဘောတူညီချက်ဆိုခံရာ လုပ်ထုံးလုပ်နည်းများ

၁။ စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံတွင် နေထိုင်သူတစ်ဦးက တစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံစလုံး၏ လုပ်ဆောင်ချက်များသည် အခွန်စည်းကြပ်ရာတွင် ယင်းသူအတွက် ဤသဘောတူစာချုပ်နှင့်မညီညွတ်သည်။ အကျိုးသက်ရောက်မှုရှိသည် သို့မဟုတ် ရှိလာနိုင်သည်ဟုယူဆလျှင် ထိုနိုင်ငံများတွင် ပြဌာန်းထားရှိသည်။ ဥပဒေ များအရ ကုစားခွင့်များရှိစေကာမူ ထိုသူသည် ကိစ္စရပ်ကို နေထိုင်သည်နိုင်ငံ၏ အခွင့်အာဏာရ အာဏာပိုင်ထံ တင်ပြနိုင်သည်။ သို့မဟုတ် ယင်း၏ကိစ္စသည် အပိုဒ် - ၂၆ ၊ စာပိုဒ် - ၁ တွင် အကျုံးဝင်လျှင် မိမိတိုင်းရင်းသား ဖြစ်ရာ နိုင်ငံ၏အခွင့်အာဏာရ အာဏာပိုင်ထံ တင်ပြနိုင်သည်။ ။ အမှုကိစ္စရပ်ကို ဤသဘောတူစာချုပ်ပါ ပြဌာန်းချက်များနှင့်ဆန့်ကျင်၍ အခွန်ကောက်ခံရန်အတွက် ပထမအကြိမ် နို့တစ်စပေးသည်ရက်မှ သုံးနှစ် အတွင်း တင်ပြရမည်။

၂။ အခွင့်အာဏာရ အာဏာပိုင်က ကန့်ကွက်ချက်သည်လည်း မှန်ကန်ပြီး သင့်တင့် လျောက်ပတ်သော ဖြေရှင်းချက်ကို ယင်းကိုယ်တိုင်ဆောင်ကျဉ်း မပေးနိုင်လျှင် အခြားစာချုပ်ဝင်နိုင်ငံ၏ အခွင့်အာဏာရ အာဏာပိုင် နှင့် အမှုကိစ္စကို နှစ်ဦးနှစ်ဘက် သဘောတူညီမှုရအောင် ကြိုးစားဆောင်ရွက် ပေးရမည်။ ။ ယင်းဆောင်ရွက်ချက်သည် ဤသဘောတူစာချုပ်ပါ ပြဌာန်းချက်နှင့် ဆန့်ကျင်နေသည် အခွန် ကောက်ခံမှုကို ရှောင်ရှားရန် အတွက်ဖြစ်သည်။

၃။ စာချုပ်ဝင်နိုင်ငံများ၏ အာဏာရ အာဏာပိုင်များသည် ဤသဘောတူစာချုပ်ကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင် သို့တည်းမဟုတ် သက်ဆိုင်စေရာတွင် အခက်အခဲများ ၊ သံသယဖြစ်ဖွယ်ရာများ ပေါ်ပေါက် ပါက နှစ်ဦးနှစ်ဘက် သဘောတူညီချက်ဖြင့် ဖြေရှင်းရန် ကြိုးစားဆောင်ရွက်ရမည်။

၄။ စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အာဏာရ အာဏာပိုင်များသည် အထက်ဖော်ပြပါ စာပိုဒ်များ နှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိရန်အတွက် တစ်ဘက်နှင့်တစ်ဘက် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက် နိုင်သည်။

အပိုဒ် - ၂၈

သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ခြင်း

၁။ စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အာဏာရ အာဏာပိုင်များသည် ဤသဘောတူစာချုပ်ပါ ပြဌာန်းချက်များကိုသော်လည်းကောင်း ၊ ဤသဘောတူစာချုပ်နှင့် သက်ဆိုင်သည့် အခွန်များဆိုင်ရာစာချုပ် ချုပ်ဆိုသည်နိုင်ငံများ၏ ပြည်တွင်းအခွန်ဆိုခံရာ ဥပဒေများပါ ပြဌာန်းချက်များကိုသော်လည်းကောင်း ဆောင်ရွက်ရန်အတွက် လိုအပ်သည်။ သတင်းအချက်အလက်များကို အပြန်အလှန်ဖလှယ်ရမည်။ ။ ထိုအခွန်

ဆိုင်ရာ ဥပဒေများသည် ဤသဘောတူစာချုပ်နှင့်ဆန့်ကျင်သည် အခွန်ကောက်ခံခြင်းဖြစ်ရန်လိုအပ်သည် ။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက ယင်းသို့ဖလှယ်သည် သတင်းအချက်အလက် တစ်စုံတစ်ရာကို ထိုနိုင်ငံ၏ ပြည်တွင်းအခွန်ဆိုင်ရာ ဥပဒေများအရ ရရှိသည် သတင်းအချက်အလက်များနည်းတူ လျှို့ဝှက်အဆင့် ထားရှိရမည် ။ ထို့ပြင် ယင်း သတင်းအချက်အလက်များကို ဤသဘောတူ စာချုပ်အရ အကျုံးဝင်သည် အခွန်များနှင့် စပ်လျဉ်း၍ စည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ အတင်းအကြပ်ပေးဆောင်စေခြင်း ၊ တရားစွဲဆိုခြင်း ၊ အယူခံမှုများ ဆုံးဖြတ်ခြင်း တို့တွင် ပါဝင်ပတ်သက်နေသည် ပုဂ္ဂိုလ်များ ၊ အာဏာပိုင်များ (တရားရုံးများ နှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ အစည်းများအပါအဝင်) တို့ကိုသာ ထုတ်ဖော်ပြောဆိုရမည် ။

၂။ မည်သည့်ကိစ္စတွင်မျှ ဤအပိုဒ်ပါ စာပိုဒ် - ၁ ၏ ပြဌာန်းချက်များသည် စာချုပ်ဝင်နိုင်ငံ များ၏ အခွင့်အာဏာရ အာဏာပိုင်များအပေါ် အောက်ပါကိစ္စရပ်များအတွက် တာဝန်ရှိသည်ဟု အဓိပ္ပါယ် မကောက်ယူရ ။

- (က) စာချုပ်ဝင်နိုင်ငံ သို့မဟုတ် အခြားစာချုပ်ဝင်နိုင်ငံ၏ ဥပဒေများ၊ အုပ်ချုပ်ရေး ဆိုင်ရာ လက်တွေ့ကျင့်သုံးမှုများနှင့် ဆန့်ကျင်ပြီး အုပ်ချုပ်ရေးဆိုင်ရာ စီမံချက် များအရ ဆောင်ရွက်ရန်
- (ခ) စာချုပ်ဝင်နိုင်ငံ သို့မဟုတ် အခြားစာချုပ်ဝင်နိုင်ငံ၏ ဥပဒေများအရ မရရှိ နိုင်သော သို့မဟုတ် သာမန်အားဖြင့် အုပ်ချုပ်ရေး လုပ်ငန်းကို ဆောင်ရွက်ရာတွင် မရရှိနိုင်သော သတင်းအချက်အလက်များကို ဖြည့်ဆည်းပေးရန် ။
- (ဂ) မည်သည့် ကုန်သွယ်ရေး၊ စီးပွားရေး ၊ စက်မှုလက်မှု ၊ ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် ပညာရှင်လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက် သို့မဟုတ် ကုန်သွယ်ရေး လုပ်ငန်းစဉ် သို့မဟုတ် သတင်း အချက်အလက်တို့ကိုမဆို ထုတ်ဖော်ပြောဆို ပါက အများပြည်သူဆိုင်ရာမူဝါဒနှင့် ဆန့်ကျင်မည်ဖြစ်သည် သတင်းအချက် အလက်များကို ဖြည့်ဆည်းပေးရန်

အပိုဒ် - ၂၉

သံတမန်ဆိုင်ရာနှင့် ကောင်စစ်ဝန်ရုံးဆိုင်ရာအရာရှိများ

ဤသဘောတူစာချုပ်ပါ မည်သည့်အချက်ကမျှ အပြည်ပြည်ဆိုင်ရာဥပဒေ၏ ယေဘုယျ စည်းမျဉ်းများအရ သို့မဟုတ် အထူးသဘောတူညီချက်၏ ပြဌာန်းချက်များအရ သံတမန် သို့မဟုတ် ကောင်စစ်ဝန်ရုံး အရာရှိများ၏ ဓလေ့ထုံးကျမ်းဆိုင်ရာ အထူးအခွင့်အရေးများကို မထိခိုက်စေရ ။

အပိုဒ် - ၃၀

စာချုပ် အတည်ဖြစ်ခြင်း

ဤသဘောတူစာချုပ်သည် စာချုပ်ဝင်နိုင်ငံများက သံတမန်နည်းလမ်းဖြင့် ဤသဘောတူစာချုပ်အား မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံ သင့်ရာရာတို့တွင် ဥပဒေကဲ့သို့ အာဏာသက်ရောက်စေရန် လိုအပ်သည်။ နောက်ဆုံးဆောင်ရွက်ဖွယ်ရာများကို ဖြည့်ဆည်းဆောင်ရွက်ပြီးစီးကြောင်း အပြန်အလှန် အကြောင်းကြားပြီး စာချုပ်လွှာ အပြန်အလှန် လဲလှယ်ကြသည်နေ့ရက်တွင် အတည်ဖြစ်စေရမည် ။ ထိုအခါ ဤသဘောတူစာချုပ်သည် အောက်ပါအတိုင်း အကျိုးသက်ရောက်စေရမည် ။

(က) မြန်မာနိုင်ငံတွင် -

- (၁) ပင်ရင်းတွင် ခွင့်မပြုဘဲထားသည် အခွန်များနှင့်စပ်လျဉ်း၍ ဤသဘောတူစာချုပ်အတည်ဖြစ်သည် ဘဏ္ဍာရေးနှစ် ကုန်လွန်ပြီး နောက်ဘဏ္ဍာရေးနှစ် စသည် ဧပြီလတစ်ရက် သို့မဟုတ် ယင်းနေ့နောက်ပိုင်း ရရှိသည်ဝင်ငွေ ၊
- (၂) ဝင်ငွေအပေါ်ကောက်ခံသည် အခြားအခွန်များနှင့် စပ်လျဉ်း၍ ဤသဘောတူစာချုပ် အတည်ဖြစ်သည် ဘဏ္ဍာရေးနှစ် ကုန်လွန်ပြီး နောက်ဒုတိယဘဏ္ဍာရေးနှစ်စတင်သည် ဧပြီလတစ်ရက် သို့မဟုတ် ယင်းနေ့နောက်ပိုင်း စတင်သည် စည်းကြပ်နှစ် တစ်နှစ်နှစ်အတွက်နှင့်နောင်လာမည် စည်းကြပ်နှစ်များအတွက် တောင်းခံရမည် အခွန်များအပေါ် ၊

(ခ) မလေးရှားနိုင်ငံတွင် -

- (၁) ပင်ရင်းတွင် ခွင့်မပြုဘဲထားသည်အခွန်များနှင့် စပ်လျဉ်း၍ ဤသဘောတူစာချုပ် အတည်ဖြစ်သည် ပြက္ခဒိန်နှစ် ကုန်လွန်ပြီးနောက် ပြက္ခဒိန်နှစ် စတင်သည် ဇန်နဝါရီလ တစ်ရက်နေ့ သို့မဟုတ် ယင်းနေ့နောက်ပိုင်း ရရှိသည် ဝင်ငွေ အပေါ် ၊
- (၂) ဝင်ငွေအပေါ်ကောက်ခံသည် အခြားအခွန်များနှင့်စပ်လျဉ်း၍ ဤသဘောတူစာချုပ် အတည်ဖြစ်သည် ပြက္ခဒိန်နှစ် ကုန်လွန်ပြီးနောက် ဒုတိယပြက္ခဒိန်နှစ် စတင်သည် ဇန်နဝါရီလ တစ်ရက်နေ့ သို့မဟုတ် ယင်းနေ့နောက်ပိုင်းစတင်သည် စည်းကြပ်နှစ် တစ်နှစ်နှစ် အတွက်လည်းကောင်း ၊ နောင်လာမည် စည်းကြပ်နှစ်များအတွက်လည်းကောင်း တောင်းခံရမည် အခွန်များအပေါ် ၊

အပိုင်း - ၃၁

ရပ်စဲခြင်း

ဤသဘောတူစာချုပ်သည် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက မရပ်စဲသမျှ အတည်ဖြစ်နေရမည် ။ စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံသည် ဤသဘောတူစာချုပ် အတည်ဖြစ်သည်နေ့ရက်မှ ငါးနှစ်ကြာပြီးနောက် မည်သည့် အချိန်တွင်မဆို ဤသဘောတူစာချုပ်ကို ရပ်စဲနိုင်သည် ။ ယင်းသို့ ရပ်စဲနိုင်ရန် ပြက္ခဒိန်နှစ်မကုန် ဆုံးမီ ခြောက်လကြိုတင်၍ သံတမန်နည်းလမ်းအရ ရပ်စဲကြောင်းနို့တစ်စာဖြင့် အကြောင်းကြားရမည် ။ ထိုအခြေအနေမျိုးတွင် သဘောတူစာချုပ်သည် အောက်ပါ အတိုင်းရပ်စဲသွားစေရမည် ။

(က) မြန်မာနိုင်ငံတွင် -

- (၁) ပင်ရင်းတွင် ခွင့်မပြုထားသည့် အခွန်များနှင့် စပ်လျဉ်း၍ နို့တစ်စာပေး သည်နှစ် ကုန်လွန်ပြီးနောက် ဘဏ္ဍာရေးနှစ် စတင်သည့် ဧပြီလတစ်ရက်နေ့ သို့မဟုတ် ယင်းနေ့ နောက်ပိုင်း ရရှိသည့် ဝင်ငွေ အပေါ် ။
- (၂) ဝင်ငွေအပေါ်ကောက်ခံသည့် အခြားအခွန်များနှင့် စပ်လျဉ်း၍ နို့တစ်စာ ပေးသည် နှစ်ကုန်လွန်ပြီးနောက် ဒုတိယ ဘဏ္ဍာရေးနှစ် စတင်သည့် ဧပြီလတစ်ရက် သို့မဟုတ် ယင်းနေ့ နောက်ပိုင်းစတင်သည့် စည်းကြပ်နှစ် တစ်နှစ်နှစ်အတွက် တောင်းခံသည့်အခွန်များအပေါ် ။

(ခ) မလေးရှားနိုင်ငံတွင် -

- (၁) ပင်ရင်းတွင် ခွင့်မပြုထားသည့် အခွန်များနှင့်စပ်လျဉ်း၍ နို့တစ်စာပေး သည်နှစ် ကုန်လွန်ပြီးနောက် ပြက္ခဒိန်နှစ် စတင်သည့် ဇန်နဝါရီလ တစ်ရက် ။ သို့မဟုတ် ယင်းနေ့နောက်ပိုင်းရရှိသည့်ဝင်ငွေအပေါ် ။
- (၂) ဝင်ငွေအပေါ် ကောက်ခံသည့် အခြားအခွန်များနှင့် စပ်လျဉ်း၍ နို့တစ်စာ ပေးသည်နှစ် ကုန်လွန်ပြီးနောက် ဒုတိယ ပြက္ခဒိန်နှစ်စတင်သည့် ဇန်နဝါရီ လတစ်ရက် ။ သို့မဟုတ် ယင်းနောက်ပိုင်း စတင်သည့် စည်းကြပ်နှစ် တစ်နှစ်နှစ်အတွက် တောင်းခံသည့် အခွန်များအပေါ် ။

ဤသဘောတူစာချုပ် ချုပ်ဆိုပြီးကြောင်း အသိသက်သေအဖြစ်ဖြင့် နည်းလမ်းတကျ အာဏာ အပ်နှင်းထားသည့်အောက်တွင် လက်မှတ်ရေးထိုးသူများက ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ကြပါသည် ။

မူရင်းကွဲဖြင့် မလေးဘာသာ ၊ မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ တို့ဖြင့် ရန်ကုန်မြို့တွင် ၁၉၉၈ ခုနှစ် မတ် လ (၉) ရက်နေ့တွင် ပြုလုပ်ပါသည်။ သုံးဘာသာစလုံးဖြင့် ပြုလုပ်ထားသည်။ စာချုပ် ၃ ခု စလုံးသည် ထပ်တူထပ်မျှ တရားဝင်၍ မှန်ကန်သည်ချည်းဖြစ်သည်။ ။ ဤသဘောတူစာချုပ်ကို အဓိပ္ပါယ် ဖွင့်ဆိုရာတွင်လည်းကောင်း ၊ သက်ဆိုင်စေရာတွင်လည်းကောင်း အငြင်းပွားမှု ပေါ်ပေါက်လာပါက အင်္ဂလိပ်ဘာသာဖြင့် စာမူသည် လွှမ်းမိုး၍ အတည်ဖြစ်ရမည်။

မြန်မာနိုင်ငံအစိုးရအတွက်

မလေးရှားနိုင်ငံအစိုးရအတွက်

အုံးဂျော်

ဒါတိုအရီအဗ္ဗူလာဘင်ဟာဂျီအာမက်ဘာဒါဝီ

ဝန်ကြီး

ဝန်ကြီး

နိုင်ငံခြားရေးဝန်ကြီးဌာန

နိုင်ငံခြားရေးဝန်ကြီးဌာန